



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်
အေးချမ်းရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများကို
မူဝါဒများချမှတ်၍ ပြည်သူတို့နှင့်အတူ လက်တွဲကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိပါသည်။

ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ
ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာ့ရတနာဘဏ်လီမိတက်သည် နိုင်ငံတော်အတွက်
အခွန်ဘဏ္ဍာတာဝန်ကို ထူးချွန်ထမ်းဆောင်ခဲ့ပါသဖြင့် ကမ္ဘာ့ရတနာဘဏ်လီမိတက် အား
နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် ထူးချွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်အဖြစ်
နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်ကို ချီးမြှင့်လိုက်သည်။

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ ။ ။ ၂၀၁၅ ခုနှစ်၊ မေလ (၁၅) ရက်

နေရာ ။ ။ နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ဂုဏ်ပြုမှတ်တမ်းလွှာ



၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဝင်ငွေခွန် ဆဌမ အများဆုံး
ထမ်းဆောင်ခဲ့သော (မြန်မာကုမ္ပဏီ) Global Treasure Bank Public Co.,Ltd.
သည်နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာဖြင့် အခွန်ထမ်းဆောင်နိုင်ခဲ့သည့်အပြင် တိုင်းပြည်
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ကြိုးပမ်းအားထုတ်ခဲ့မှုအပေါ်
ပြည်တွင်းအခွန်များဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် လာမည့်အနာဂတ်ကာလများ
တွင်လည်း စီးပွားရေးလုပ်ငန်းများ ဆတက်ထမ်းပိုးတိုးတက်ပြီး နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်
လုံး၏အကျိုးစီးပွားများကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

(မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ရက် စွဲ၊ ၂၀၁၆ ခုနှစ်၊ မတ်လ () ရက်
နေ့ ရာ၊ နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်တက္ကသိုလ်ရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ဂုဏ်ပြုမှတ်တမ်းလွှာ



၂၀၁၅-၂၀၁၆ ခုနှစ်ကြပ်နှစ်အတွင်း တစ်နိုင်ငံလုံးတွင် အဆင့် (၆) ဖြင့် ဝင်ငွေခွန်
အများဆုံး ထမ်းဆောင်ခဲ့သော Global Treasure Bank Public Co., Ltd
သည် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာဖြင့် အခွန်ထမ်းဆောင်နိုင်ခဲ့သည့် အပြင် တိုင်းပြည်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ကြိုးပမ်း အားထုတ်ခဲ့မှုအပေါ်
ပြည်တွင်းအခွန်များဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း နှင့်လာမည့် အနာဂတ်ကာလများ
တွင်လည်း စီးပွားရေးလုပ်ငန်းများ ဆက်တက်ထမ်းပိုးတိုးတက်ပြီး နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး၏
အကျိုးစီးပွားများကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

(မင်းထွဋ်)
ညွှန်ကြားရေးမှူးချုပ်

ရက် စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်
နေ့ ဘု၊ နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ဂုဏ်ပြုမှတ်တမ်းလွှာ



၂၀၁၆-၂၀၁၇ ခုနှစ်နှစ်အတွင်း တစ်နိုင်ငံလုံးတွင် အဆင့် (၁၁) ဖြင့်
ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော

Global Treasure Bank Public Co.,Ltd

သည်

နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာဖြင့် အခွန်ထမ်းဆောင်ခဲ့သည့်အပြင် တိုင်းပြည်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်စေရန်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ကြိုးပမ်း အားထုတ်ခဲ့မှုအပေါ် ပြည်တွင်း
အခွန်များဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း နှင့် လာမည့်အနာဂတ်ကာလများတွင်လည်း
စီးပွားရေးလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်ပြီး နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုး
စီးပွားများကို ထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

(မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်
နေရာ၊ နေပြည်တော်



ကမ္ဘာ့ရတနာဘဏ်လီမိတက်

Table of Contents

1	ဥက္ကဋ္ဌ၏ ဥပယောဇဉ်
2	ဘဏ်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ
3	ဒါရိုက်တာအဖွဲ့အမည်စာရင်း
4	စီမံခန့်ခွဲမှုကော်မတီများ
5	ဘဏ်၏မတည်ငွေရင်း
6	ဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေများခွဲဝေခြင်း
7	ဘဏ်၏ ပုံသေပိုင်ပစ္စည်းများအခြေအနေ
8	နှစ်အလိုက် ဘဏ်၏အမြတ်ငွေအပေါ် အခွန်ထမ်းဆောင်မှုနှင့် အပ်ငွေအခြေအနေ
9	ကမ္ဘာ့ရတနာဘဏ်၏ ငွေကြေးခိုင်မာမှုအခြေအနေ
10	Products and Services
11	ပြည်တွင်းငွေလွှဲလုပ်ငန်းဆောင်ရွက်မှုအခြေအနေ
12	နိုင်ငံခြားငွေဝန်ဆောင်မှုလုပ်ငန်းအခြေအနေ
13	ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်နိုင်မှုအခြေအနေ
14	နည်းပညာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအခြေအနေ
15	Channel Banking လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
16	ဘဏ်တွင်းစာရင်းစစ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
17	ဘဏ်ဝန်ထမ်းများ၏အရည်အသွေးမြှင့်တင်ရေးနှင့် သက်သာချောင်ချိရေးဆောင်ရွက်ပေးမှု အခြေအနေ
18	အာမခံကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်မှုအခြေအနေ
19	AML/CFT ဆောင်ရွက်မှုအခြေအနေ
20	၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များ
21	နိဂုံး
22	ပြင်ပစာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ



ဥက္ကဋ္ဌ ၏ ဥပေျာဇဉ်



ဦးမောင်မောင်သိမ်း
ဥက္ကဋ္ဌ

ကျွန်တော်တို့ရဲ့ကမ္ဘာ့ရတနာဘဏ်ကို ၁၅ ဖေဖော်ဝါရီ ၁၉၉၆ မှာ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အမည်ဖြင့် စတင် တည်ထောင်ခဲ့ရာ ယခုဆိုလျှင်သက်တမ်းအားဖြင့် ၂၉ နှစ် ကျော်လွန်ခဲ့ ပြီဖြစ်ပါသည်။ နောင်မကြာသော ကာလများတွင်လည်း နှစ်(၃၀) ပုလဲရတုသို့တိုင် အောင်မြင်စွာ ရောက်ရှိနိုင်တော့မည် ဖြစ်ပါသည်။ လက်ရှိတွင် ဘဏ်ခွဲ (၁၇၀) ဘဏ်၊ ဘဏ်ခွဲငယ် (၇) ဘဏ် စုစုပေါင်း ဘဏ်ခွဲ (၁၇၇) ဖွင့်လှစ်ထားသော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ နယ်မြေဒေသ လုံခြုံရေးအရ အရေးပေါ်ကာလတွင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဘဏ်ခွဲပေါင်း (၃၄) ဘဏ်အား ခေတ္တပိတ်ထား ရပါသဖြင့် (၁၄၃) ဘဏ်ဖြင့် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ကြသည့် အများပြည်သူတို့၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် အရေးပေါ်ကာလ ဖြစ်စဉ်များအတွင်း ဘဏ်များ၏ ငွေကြေးနှင့် ပစ္စည်းများ ဆုံးရှုံးမှုမရှိအောင် စီမံဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြအပ် ပါသည်။

“လေးစားတန်ဖိုးထားရပါသော
ဂုဏ်သရေရှိ အစုရှယ်ယာရှင်များနှင့်
မိတ်ဆွေသင်္ဂဟအပေါင်း ဘဏ်နှစ်ပတ်လည်အခါသမယမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။”

ကမ္ဘာ့ရတနာဘဏ်သည် ငွေကြေးအခက်အခဲကာလများတွင်လည်း ငွေလွှဲ Customer များ၏ ငွေသားကို အပြည့်အဝထုတ်ပေးနိုင်ခဲ့ပြီး စစ်ဘေးရှောင် Customer များ၏ ငွေသားထုတ်ယူမှုများကိုလည်း မည်သည့်နေရာဒေသတွင်မဆို ငွေသားဖြင့်သော်လည်းကောင်း၊ Account Transfer ဖြင့်သော်လည်းကောင်း ထုတ်ပေးနိုင်ခဲ့ပြီး နောင်ကာလများတွင် ကမ္ဘာ့ရတနာဘဏ်အနေဖြင့် ငွေသားထုတ်ပေးခြင်းများတွင် “ထုတ်ပေးလို့ မရဟူသော စကားမရှိအောင်” စီစဉ်ထားပြီး ကမ္ဘာ့ရတနာဘဏ်သည် Customer များအတွက် ဖြစ်ရမည်ဟူသော ဆောင်ပုဒ်အား လက်ကိုင်ထား ဆောင်ရွက်သွားပါမည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ၂၀၁၆ (Financial Institutions Law 2016)၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ (၂၀၁၅)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (၂၀၁၅)၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) စသည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ရတနာဘဏ်၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း (Constitution) အား ပြင်ဆင်ချက် ဖြည့်စွက်ရေးဆွဲ ထားရှိပြီး ၂၇ ဒီဇင်ဘာ ၂၀၁၉ တွင် ကျင်းပသော (၂၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှ အတည်ပြုချက်ရယူ၍ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအခန်း (၁၀)၊ အပိုဒ် (၇၃) အရ ဘဏ်၏ ဒါရိုက်တာအဖွဲ့အား အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ (၂) ဦးအပါအဝင် ဒါရိုက်တာ (၁၄) ဦးဖြင့် ဖွဲ့စည်းထားရှိခဲ့ပါသည်။



ဥပဒေအပိုင်း (၇၅) အရ ဒါရိုက်တာအဖွဲ့သည် လုပ်ငန်းကော်မတီ ၅ ရပ် ဖွဲ့စည်းကာ ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးကို လစဉ်ပုံမှန်ကျင်းပပြီး ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် ငွေရေးကြေးရေးအားကောင်းခိုင်မာမှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနှင့် လိုက်နာ ဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြပါသည်။

ကမ္ဘာ့ရတနာဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Authorized Dealer Licence ခွင့်ပြုချက်ဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ Correspondent Bank (၅)ခုတွင် Nostro Account များဖွင့်လှစ်၍ လည်းကောင်း၊ နိုင်ငံခြားဘဏ်(၆)ခုတွင် အဆက်အသွယ်ဘဏ် RMA တည်ဆောက်၍လည်းကောင်း၊ Export/ Import Services ၊ Bank Guarantee လုပ်ငန်း၊ Trade Finance လုပ်ငန်း၊ Cross Border လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး Western Union နှင့်ချိတ်ဆက်၍ နိုင်ငံပေါင်း (၂၀၀)ကျော်သို့ အပြည်ပြည်ဆိုင်ရာ ငွေလွှဲလုပ်ငန်းများလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခြေအနေတွင် India နိုင်ငံ Punjab National Bank ဖြင့် ဆက်သွယ်၍ India - Myanmar Cross Border လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် Special Rupee Vostro Account (SRVA) စာရင်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

POS ငွေပေးချေမှုများ၊ Online ငွေပေးချေမှုများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် (GTB UnionPay Single

Brand Credit Card) များကို In-house ထုတ်ပေးနိုင်ခဲ့ပြီး Hotel, Supermarket, ဝိတိုရီယာဆေးရုံ စသည်တို့တွင် ငွေပေးချေရာ၌ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Internet Banking/ Mobile Banking ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ငွေလွှဲပို့ခြင်း၊ ဘဏ်တွင် စာရင်းဖွင့်ထားခြင်း မရှိသူများ၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) အသုံးပြု၍ ဖုန်းနံပါတ်သို့ ငွေလွှဲပို့ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ စာရင်းဖွင့်လှစ်ထားရှိသူများ၏ လက်ကျန်ငွေနှင့် Transaction Detail စစ်ဆေးခြင်း စသည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို (24/7) ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ GTB Mobile Wallet (GTB Pay, GTB Agent) များဖြင့် Digital Banking ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပြီဖြစ်ပြီး GTB Pay Account အချင်းချင်း Transfer ဆောင်ရွက်ခြင်း၊ GTB Pay နှင့် ဘဏ်စာရင်း ချိတ်ဆက်ခြင်း၊ အခြားဘဏ်များ၏ MPU Card နှင့် GTB Agent များမှ Wallet Cash In ဆောင်ရွက်နိုင်ခြင်း၊ GTB Agent များတွင် Wallet Cash Out ဖြင့် ငွေသားထုတ်ယူနိုင်ခြင်း၊ လျှပ်စစ်မီတာဘေလ်များ ပေးဆောင်နိုင်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် Bill Payment များဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

ဆက်လက်၍ Supermarket, ဈေးဆိုင်များတွင် GTB Pay ဖြင့် ပေးချေနိုင်ရန် Merchant Acceptance လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှ ၎င်းတို့၏ မိသားစုဝင်များသို့ လွှဲပို့ငွေထုတ်

ပေးခြင်းအတွက် True Money Myanmar နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ နိုင်ငံတကာအဆင့်မီစေရန် ရည်ရွယ်၍ Finacle Core Banking System အား ၁၉ နိုဝင်ဘာ ၂၀၁၈ တွင် စတင်အသုံးပြုခဲ့ပါသည်။ ဘဏ်ဝန်ထမ်းများအားလုံး Banking System ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်စေရန်၊ နေ့စဉ်အသုံးပြုလျက်ရှိသော စက်ပစ္စည်းများ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် တိုးတက်ပြောင်းလဲလာသော ခေတ်မီနည်းပညာများအား ဘဏ်ဝန်ထမ်းများ ကျွမ်းကျင်မှုရှိရန်နှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး နည်းပညာဆိုင်ရာသင်တန်းများ Department of Information & Technology တွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သော Data Center ဆိုင်ရာ စက်ပစ္စည်းများ End of Sale, End of Life ရှိလာသောကြောင့် Upgrade အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ Data Center ဆိုင်ရာ စက်ပစ္စည်းများ သဘာဝဘေးအန္တရာယ် ကျရောက် ပျက်စီးပါက Banking Data & Customer Data ဆုံးရှုံးမှုရန်မှ ကာကွယ်နိုင်ရန် Disaster Recovery Data Center တည်ဆောက်၍ စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းများ ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိပါသည်။



မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော MIS Reporting System အား ၃ ဇန်နဝါရီ ၂၀၂၃ နှင့် CBM Net System အား ၁၆ နိုဝင်ဘာ ၂၀၂၃ တို့တွင် ကမ္ဘာ့ရတနာဘဏ် အနေဖြင့် စတင်အသုံးပြုနိုင်ရေး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနှင့် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားမှု ကာလနှင့် နိုင်ငံ၏ လတ်တလောအခြေအနေ များအရ ကမ္ဘာ့ရတနာဘဏ်သည် အခြား သော ဘဏ်များနည်းတူ နိုင်ငံတစ်ဝန်း စုဆောင်းငွေများ (Deposit) စုပြုံ၍ တစ်ပြိုင်နက် ပြန်လည်ထုတ်ယူမှု (Bank Run) ဖြစ်ပေါ်ခဲ့ပါသည်။ ဘဏ်တွင် ငွေကြေး စုဆောင်းအပ်နှံမှု (Deposit) နည်းပါးမှုကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် အတွက် ကမ္ဘာ့ရတနာဘဏ်မှ ယခုအချိန် အထိ ပရိုမိုးရှင်း အစီအစဉ်များအဖြစ် Anniversary Special Call Deposit Promotion နှင့် Anniversary Special Fixed Deposit Promotion များကို ထပ်မံ သက်တမ်းတိုးမြှင့်၍ ဝန်ဆောင်မှုပေးခြင်း၊ နှစ်ပတ်လည် အတိုးကြိုယူ ပရိုမိုးရှင်းများ ကို အမြင့်ဆုံးသော အတိုးနှုန်းထားများဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည့် အပြင် သက်တမ်း ပြည့်မီသွားသည့် Special Deposit Accounts များ၏ စုဆောင်းငွေများ ကိုလည်း အချိန်မရွေး ပြန်လည် ထုတ်ပေး နိုင်မှုကြောင့် ပြည်သူများ ဘဏ်အပေါ်

ယုံကြည်မှု ပိုမိုရရှိလာကြသည့်အတွက် ငွေကြေးအပ်နှံမှုများ အတိုက်အလျောက် တိုးတက်ရရှိလာခဲ့ပါသည်။

ကမ္ဘာ့ရတနာဘဏ် အနေဖြင့် CSR လုပ်ငန်းရပ်များကို ဆောင်ရွက်နိုင်ရန် အတွက် ရတနာနုလုံးသား လူမှုအကျိုးပြု အဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆင်းရဲနွမ်းပါး လူနာများကို ဆေးကုသ စရိတ်ထောက်ပံ့ခြင်း၊ ပရဟိတလုပ်ငန်းများ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကျပ် (၉၁၅) သိန်းကို လှူဒါန်းခဲ့ပြီး အစီရင်ခံကာလအထိ ငွေကျပ် (၇,၇၂၈) သိန်းကျော် လှူဒါန်းနိုင်ခဲ့ပါသည်။

ကမ္ဘာ့ရတနာဘဏ် အနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ ကျွမ်းကျင် တိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများ ပြည့်စုံ ကြွယ်ဝစေရန် အတွက် ဝန်ထမ်းများအား လိုအပ်သော ဘဏ်တွင်းသင်တန်းများနှင့် ပြင်ပသင်တန်း များကို စဉ်ဆက်မပြတ် စေလွှတ်သင်ကြား ပေးလျက်ရှိပါသည်။ ဘဏ်၏လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ရုံးချုပ်နှင့် ဘဏ်ခွဲ များ၌ ဝန်ထမ်းဦးရေ ဖောင်းပွမှုမရှိစေဘဲ လိုအပ်သည့် အခန်းကဏ္ဍ အလိုက် သက်ဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများနှင့် ကျစ်ကျစ်လျစ်လျစ် စနစ်တကျ လုပ်ငန်း ဆောင်တာများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။ ကမ္ဘာ့ရတနာဘဏ် အနေဖြင့် "သင့်ရည်မှန်းချက် အောင်မြင်ရေး၊ GTB မှ ဖြည့်ဆည်းပေး" "Your Dream Your Success, Global Treasure Bank"

ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ပြည်ပ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ တိုးတက် အောင်မြင်စေရန် အတွက် အသက်သက်မှ ကြိုးစား ဆောင်ရွက်လျက် ရှိနေပါသဖြင့် ပိုမို တိုးတက် အောင်မြင်သည့် ဘဏ်တစ်ခု အဖြစ်သို့ ရောက်ရှိရန် အလေးအနက် သန့်ဌာန် ချမှတ်ထားပါကြောင်း ဆန္ဒပြုအပ် ပါသည်။

ကျေးဇူးတင်စွာဖြင့်

မောင်မောင်သိမ်း

ဥက္ကဋ္ဌ

ကမ္ဘာ့ရတနာဘဏ်

(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)



၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကမ္ဘာ့ရတနာဘဏ်

(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့တင်သွင်းသည့် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ

နိဒါန်း

၁။ အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် တည်ထောင်ရန် ၆ ဖေဖော်ဝါရီ ၁၉၉၆ တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (၁၃၇၅ /၁၉၉၅-၁၉၉၆) ဖြင့်ခွင့်ပြုခဲ့ပြီး၊ ၁၉၉၀ ခုနှစ် ပြဋ္ဌာန်းသော မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လိုင်စင်အမှတ်၊ မဗဘ/ပီ-၁၅/(၂)၉၆ ဖြင့် ၁၅ ဖေဖော်ဝါရီ ၁၉၉၆ တွင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် အမည်ဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

၂။ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အား ၁၅ ဖေဖော်ဝါရီ ၁၉၉၆ တွင် စတင်တည်ထောင်ဖွင့်လှစ်စဉ် (ယခင် - ကုန်သွယ်ရေးဝန်ကြီးဌာန) (ယခု - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) ကွပ်ကဲမှုအောက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁ ဇန်နဝါရီ ၁၉၉၉ တွင် လုပ်ငန်းသဘော သဘာဝနှင့် ဆက်စပ်မှုရှိရန်အတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ကွပ်ကဲမှု အောက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဘဏ်၏လုပ်ငန်းဆောင်တာအဝဝကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁ ဇူလိုင် ၂၀၁၃ မှစ၍ ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) အမည်သို့ ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၁၂၄၆၀၂၄၀၈) ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် လိုင်စင်အမှတ်၊ မဗဘ/ပဘ (အာရ်) -၂၂ /၀၈/၂၀၁၆ ၊ ၁၈ ဩဂုတ် ၂၀၁၆ တို့ဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

၃။ ဘဏ်အနေဖြင့် သက်တမ်းရလာသည်နှင့်အမျှ အများပြည်သူတို့၏ ယုံကြည်မှုရလာသည့်အလျောက် အပ်ငွေများလည်း တိုးပွားလာခဲ့ပါသည်။ ကမ္ဘာ့ရတနာဘဏ်အနေနှင့် သုံးစွဲသူ Customer များအတွက် အပ်ငွေအမျိုးအစားစုံလင်စွာ ဝန်ဆောင်မှုပေးနေသလို ချေးငွေမူဝါဒများနှင့်အညီလည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အမှန်တကယ် ငွေကြေးလိုအပ်လျက်ရှိပြီး ဘဏ်စုံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူပြုသော စက်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းအစရှိသည့် စီးပွားရေးလုပ်ငန်းအသီးသီးသို့လည်း ခိုင်မာသောချေးငွေများ ထုတ်ချေးခဲ့ပါသည်။

၄။ ကမ္ဘာ့ရတနာဘဏ် ပြင်ပစာရင်းစစ်အဖွဲ့အနေဖြင့် ICOP Sein Win & Associates Company Limited နှင့်အဖွဲ့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဘဏ်၏ စာရင်းစစ်အဖွဲ့အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ ကမ္ဘာ့ရတနာဘဏ်ကို အများနှင့်သက်ဆိုင်သော ဘဏ် (Public Bank) အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သဖြင့် ဘဏ်၏သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းတို့နှင့်အညီ နှစ်စဉ် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းအားလုံးကို ဒါရိုက်တာအဖွဲ့က အစီရင်ခံစာရေးသားပြုစုပြီး အစုရှယ်ယာရှင် အားလုံးထံသို့ နှစ်စဉ်တင်ပြခဲ့ပါသည်။ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း အစုရှယ်ယာရှင်များက ရွေးချယ် တင်မြှောက်ထားသော ဘဏ်ဒါရိုက်တာအဖွဲ့မှ အတည်ပြု ခန့်အပ်ပေးထားသည့် စာရင်းစစ်အဖွဲ့ဝင်များနှင့် ပြင်ပစာရင်းစစ် ICOP Sein Win & Associates Company Limited - အဖွဲ့တို့၏ စစ်ဆေးတွေ့ရှိချက်များကိုလည်း ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားပါသည်။

၅။ ကမ္ဘာ့ရတနာဘဏ်သည် ယခင် ၁၉၉၉ ခုနှစ်ကာလက ဘဏ်ခွဲ (၄) ခုသာရှိရာမှ ယခုအခါ ဘဏ်ခွဲ (၁၇၇) ဘဏ်ထိ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ကမ္ဘာ့ရတနာဘဏ်အတွင်း ဌာနကြီး (၁၆) ခုထိ တိုးချဲ့ဖွဲ့စည်းထားပြီး ပြည်တွင်းဘဏ်လုပ်ငန်းနှင့် နိုင်ငံတကာဘဏ် လုပ်ငန်းများအပြင် အခြားဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၆။ “သင့်ရည်မှန်းချက်အောင်မြင်ရေး၊ GTB မှ ဖြည့်ဆည်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ရတနာဘဏ်မှ မိတ်ဟောင်း မိတ်သစ် Customer များ၏ လိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အမြဲကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း တင်ပြအပ်ပါသည်။



ကမ္ဘာ့ရတနာဘဏ်လီမိတက်၏
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့အမည်စာရင်း



ဦးမောင်မောင်သိမ်း

ဥက္ကဋ္ဌ



ဦးခင်မောင်ကျော်

ဒါရိုက်တာအဖွဲ့ဝင်



ဦးအောင်မျိုးဇော်

ဒါရိုက်တာအဖွဲ့ဝင်



ဒေါ်ကျူးကျူး

ဒါရိုက်တာအဖွဲ့ဝင်



ဦးဇော်မင်း

ဒါရိုက်တာအဖွဲ့ဝင်



ဦးမြတ်ထွန်းကျော်

ဒါရိုက်တာအဖွဲ့ဝင်



ဒေါ်ခင်ဇော်ဝင်း

Independent Director



ဦးကိုကိုအောင်

အမှုဆောင်အရာရှိချုပ်



ဦးဌေးအောင်

ဒါရိုက်တာအဖွဲ့ဝင်



ဦးအောင်မြင့်

ဒါရိုက်တာအဖွဲ့ဝင်



ဒေါ်သန်းသန်းစု

ဒါရိုက်တာအဖွဲ့ဝင်



ဦးညွန့်ဆွေ

ဒါရိုက်တာအဖွဲ့ဝင်



ဒေါ်သွယ်သွယ်နိုင်

ဒါရိုက်တာအဖွဲ့ဝင်



ဒေါ်သန်းသန်းရီ

Independent Director



စီမံခန့်ခွဲမှုကော်မတီများ

၇။ ကမ္ဘာ့ရတနာဘဏ်၏ ၂၉ သြဂုတ် ၂၀၂၃ တွင် ကျင်းပသော ဒါရိုက်တာအဖွဲ့ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃-၂၀၂၄) ဆုံးဖြတ်ချက်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များအား ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအခန်း (၁၀)၊ ပုဒ်မ(၇၅)၊ ပုဒ်မခွဲ(က)အရ အောက်ပါကော်မတီ(၅)ခုဖြင့် ဖွဲ့စည်းတာဝန်ပေးထားပါသည် -

(က) ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု ကော်မတီ	(၁) ဒေါ်သန်းသန်းရီ (၂) ဦးအောင်မျိုးဇော် (၃) ဒေါ်သန်းသန်းစု (၄) ဦးခင်မောင်ကျော် (၅) ဦးကိုကိုအောင်	သီးခြားလွတ်လပ်သောဒါရိုက်တာ ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင်/အမှုဆောင်အရာရှိချုပ်	အဖွဲ့ခေါင်းဆောင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အတွင်းရေးမှူး
(ခ) ချေးငွေ ကော်မတီ	(၁) ဦးညွန့်ဆွေ (၂) ဦးဇော်မင်း (၃) ဒေါ်ကျူးကျူး (၄) ဦးအောင်မျိုးဇော် (၅) ဒေါ်သွယ်သွယ်နိုင် (၆) ဦးကိုကိုအောင်	ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင်/အမှုဆောင်အရာရှိချုပ်	အဖွဲ့ခေါင်းဆောင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အတွင်းရေးမှူး
(ဂ) ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် စီမံခန့်ခွဲရေး ကော်မတီ	(၁) ဦးဇော်မင်း (၂) ဦးခင်မောင်ကျော် (၃) ဒေါ်ကျူးကျူး (၄) ဒေါ်သွယ်သွယ်နိုင် (၅) ဦးအောင်မြင့် (၆) ဦးဌေးအောင် (၇) ဦးကိုကိုအောင်	ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင်/အမှုဆောင်အရာရှိချုပ်	အဖွဲ့ခေါင်းဆောင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အတွင်းရေးမှူး
(ဃ) စာရင်းစစ် ကော်မတီ	(၁) ဒေါ်ခင်ဇော်ဝင်း (၂) ဦးစိုးဝင်း (၃) ဦးတင်ငွေ (၄) ဒေါ်အေးအေးဝင်း	သီးခြားလွတ်လပ်သောဒါရိုက်တာ စာရင်းစစ်ကော်မတီ စာရင်းစစ်ကော်မတီ စာရင်းစစ်ကော်မတီ	အဖွဲ့ခေါင်းဆောင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင်
(င) လစာချိုးမြှင့်ရေး ကော်မတီ	(၁) ဦးမြတ်ထွန်းကျော် (၂) ဒေါ်သွယ်သွယ်နိုင် (၃) ဦးအောင်မြင့် (၄) ဦးဌေးအောင် (၅) ဦးကိုကိုအောင်	ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာအဖွဲ့ဝင်/အမှုဆောင်အရာရှိချုပ်	အဖွဲ့ခေါင်းဆောင် အဖွဲ့ဝင် အဖွဲ့ဝင် အဖွဲ့ဝင် အတွင်းရေးမှူး



GLOBAL TREASURE BANK

အမှုဆောင်အရာရှိချုပ်






ဘဏ်၏မတည်ငွေရင်း


၈။ ဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်သန်းပေါင်း (၇၀,၀၀၀) ဖြစ်ပြီး အစုရှယ်ယာတစ်စုလျှင် ကျပ် (၁၀,၀၀၀) ဖြင့် အစုရှယ်ယာပေါင်း (၇,၀၀၀,၀၀၀) သတ်မှတ်ထားပါသည်။ ပုဂ္ဂိုလ်တစ်ဦး (သို့) စီးပွားရေးအဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်ခွင့်ရှိသော အစုရှယ်ယာအရေအတွက်ကို ခွင့်ပြုမတည်ငွေရင်း၏ (၅%) အထိ ပိုင်ဆိုင်နိုင်ခွင့်ရှိပြီး အနည်းဆုံး အစုရှယ်ယာစောင်ရေ (၃၀,၀၀၀)၊ တန်ဖိုး ကျပ်သန်း (၃၀၀)နှင့်အထက် ဝယ်ယူပိုင်ဆိုင်ထားသူသည် ဘဏ်ဒါရိုက်တာအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိပါသည်။ ။ ၃၁ မတ် ၂၀၂၄ အထိ အပြည့်အဝထည့်ဝင်ပြီး အစုရှယ်ယာအရေအတွက်မှာ (၆,၂၄၃,၆၅၀) ဖြစ်ပြီး အစုရှယ်ယာတန်ဖိုးမှာ ကျပ် (၆၂,၄၃၆.၅) သန်း ဖြစ်ပါသည်။

စဉ်	ရှယ်ယာအရေအတွက်	ရှယ်ယာရှင် အရေအတွက်	ရှယ်ယာတန်ဖိုး (ကျပ်)
၁	၁ မှ ၁၀၀	၂၆၄	၁၉၄,၅၀၀,၀၀၀
၂	၁၀၁ မှ ၅၀၀	၂၀၄	၆၃၈,၀၀၀,၀၀၀
၃	၅၀၁ မှ ၁,၀၀၀	၁၁၃	၉၁၈,၅၀၀,၀၀၀
၄	၁,၀၀၁ မှ ၃,၀၀၀	၁၅၄	၂,၇၉၇,၀၀၀,၀၀၀
၅	၃,၀၀၁ မှ ၅,၀၀၀	၅၂	၂,၁၃၈,၅၀၀,၀၀၀
၆	၅,၀၀၁ မှ ၁၀,၀၀၀	၄၄	၃,၄၁၇,၀၀၀,၀၀၀
၇	၁၀,၀၀၁ မှ ၃၀,၀၀၀	၄၁	၇,၃၇၁,၀၀၀,၀၀၀
၈	၃၀,၀၀၁ အထက်	၅၀	၄၄,၉၆၂,၀၀၀,၀၀၀
	စုစုပေါင်း	၉၂၂	၆၂,၄၃၆,၅၀၀,၀၀၀





ဘဏ်၏မတည်ငွေရင်းအခြေပြဂရပ်



ကမ္ဘာ့ရတနာဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေများခွဲဝေခြင်း

၉။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် (၅၀.၈၈) သန်း ပေးဆောင်ပြီးနောက် အောက်ပါအတိုင်း ရန်ပုံငွေများ ခွဲဝေထားပါသည်။ -

(က) အထွေထွေသီးသန့်ရန်ပုံငွေ (General Reserve)

ဥပဒေအရ နှစ်အလိုက် ဘဏ်မှရရှိသော အမြတ်၏ (၂၅%) ဖြစ်သော ကျပ် (၄၅.၁၀) သန်းကို အထွေထွေသီးသန့်ရန်ပုံငွေအဖြစ် လျာထားခဲ့ပါသည်။ ယခုဘဏ္ဍာနှစ်အထိ စုစုပေါင်းအထွေထွေသီးသန့်ရန်ပုံငွေမှာ ကျပ် (၂၄,၉၄၃.၄၇) သန်း ဖြစ်ပါသည်။

(ခ) ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေ (Bad and Doubtful Debts)

ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေအရ ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေကို ဘဏ္ဍာနှစ်ကုန်ဆုံးသည့်နေ့ရှိ ဘဏ်မှ ထုတ်ချေးထားသည့် ငွေ၏ (၂%) ကိုပြည့်မီရန် လျာထားရပါသည်။ ယခုဘဏ္ဍာနှစ်အထိ ကြွေးဆုံးပယ်ဖျက်မှုရန်ပုံငွေမှာ (၂%) ပြည့်မီလျက်ရှိပြီး ယခုအထိစုစုပေါင်း ကြွေးဆုံးပယ်ဖျက်မှု ရန်ပုံငွေလက်ကျန်မှာ ကျပ် (၁၂,၃၆၁.၃၅) သန်း ဖြစ်ပါသည်။



(ဂ) အရေးပေါ်သီးသန့်ရန်ပုံငွေ (Reserve for Contingency)

ပုဂ္ဂလိကဘဏ်တိုင်းသည် အရေးပေါ်ကိစ္စရပ်များအတွက် သီးသန့်ရန်ပုံငွေကို ဘဏ်၏အမြတ်ပေါ်မူတည်၍ နှစ်စဉ်ဘဏ္ဍာငွေ ခွဲဝေထည့်သွင်းသွားရန် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ယခုဘဏ္ဍာနှစ်အတွင်း ဤရန်ပုံငွေအတွက် ကျပ်သန်း (၁၀၀) လျာထား ခဲ့ပါသည်။ (၂)နှစ်ကျော်၍ လာရောက်ထုတ်ယူခြင်းမရှိသည့် ငွေလွှဲကျပ် (၃.၅၂) သန်းနှင့် (၁၀)နှစ် ဆက်တိုက် အသွင်းအထုတ် ပြုလုပ်ခြင်းမရှိသည့် အပ်ငွေစာရင်း ကျပ် (၃၄.၆၂) သန်းကို ထည့်သွင်းထားသဖြင့် ယခုထိ စုစုပေါင်းအရေးပေါ်သီးသန့် ရန်ပုံငွေ မှာ ကျပ် (၂,၇၆၈.၂၂) သန်းဖြစ်ပါသည်။

(ဃ) အာမခံလျော့နည်းငွေ (Shortfall in the Value of Securities)

အာမခံလျော့နည်းမှုအပေါ် ယခုဘဏ္ဍာနှစ်အထိ စုစုပေါင်းလျာထားငွေ လက်ကျန်မှာ ကျပ် (၄,၃၆၈.၅၃) သန်းဖြစ်ပါသည်။

(င) အမြတ်ငွေလက်ကျန် (Profit or Loss)

ရှေ့နှစ်သို့ သယ်ဆောင်သွားရမည့် အမြတ်ငွေမှာ ကျပ် (၃၅.၃၁) သန်းဖြစ်ပါသည်။

ဘဏ်၏ ပုံသေပိုင်ပစ္စည်းများအခြေအနေ

၁၀။ ကမ္ဘာ့ရတနာဘဏ်၏ ပုံသေပိုင်ပစ္စည်းများပိုင်ဆိုင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) Tangible Assets (Property, Plant & Equipment)

(၁)	မြေ	-	ကျပ် (၂၅,၀၁၄.၇၉) သန်း
(၂)	အဆောက်အအုံ	-	ကျပ် (၂၉,၅၄၉.၄၆) သန်း
(၃)	စက်ပစ္စည်းနှင့် အခြားဆက်စပ်ပစ္စည်းများ	-	ကျပ် (၃,၉၃၈.၅၆) သန်း
(၄)	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	-	ကျပ် (၈၈၂.၁၁) သန်း
(၅)	မော်တော်ယာဉ်	-	ကျပ် (၈၅၇.၀၆) သန်း
(၆)	ပရိဘောဂပစ္စည်းများ	-	ကျပ် (၃၉၅.၉၇) သန်း
(၇)	မြေပြုပြင်ခြင်း (Land Improvement)	-	ကျပ် (၄၂၂.၆၈) သန်း
	စုစုပေါင်း	-	ကျပ် (၆၁,၀၆၀.၆၃) သန်း

(ခ) Intangible Assets (Software)


- ကျပ် (၂,၈၉၁.၇၁) သန်း



နှစ်အလိုက်ဘဏ်၏အမြတ်ငွေအပေါ်အခွန်ထမ်းဆောင်မှု

၁၁။ ကမ္ဘာ့ရတနာဘဏ်၏ အမြတ်ငွေအပေါ် နိုင်ငံတော်သို့ အခွန်ထမ်းဆောင်မှုအခြေအနေများအား ဘဏ္ဍာနှစ်အလိုက် အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

ကျပ်သန်းပေါင်း




ဘဏ်၏ဘဏ္ဍာနှစ်အလိုက်အပ်ငွေအခြေအနေ

၁၂။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ အပ်ငွေအခြေအနေများကို ဂရပ်ဖြင့် ဖော်ပြထားပါသည် -

ဘဏ္ဍာနှစ်အလိုက် အပ်ငွေအခြေအနေပြဂရပ်

ကျပ်သန်းပေါင်း





ကမ္ဘာ့ရတနာဘဏ်၏ ငွေကြေးခိုင်မာမှုအခြေအနေ

၁၃။ ကမ္ဘာ့ရတနာဘဏ်၏ အောက်တွင်ဖော်ပြထားသော ကိန်းဂဏန်း အမျိုးအစားအလိုက် ရာခိုင်နှုန်းအချိုးများကို ကြည့်ခြင်းအားဖြင့် ငွေကြေးအခြေအနေနှင့် ပတ်သက်၍ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်။ -

(က)	မတည်ငွေရင်းလုံလောက်မှုအချိုး (Capital Adequacy Ratio)	
(၁)	အနည်းဆုံးအလွှာ(၁)မတည်ငွေရင်းလုံလောက်မှုအချိုး (Tier - 1 Capital Ratio)	၁၂.၁၂%
(၂)	စုစုပေါင်းမတည်ငွေရင်းလုံလောက်မှုအချိုး (Regulatory Capital Adequacy Ratio)	၁၃.၃၇%
(ခ)	ငွေကြေးလွယ်ကူမှုအချိုး (Liquidity Ratio)	၂၆.၁၇%
(ဂ)	လက်ဝယ်ရှိငွေနှင့် အလားတူပိုင်ဆိုင်ငွေများနှင့် စာရင်းရှင်အပ်ငွေအချိုး (Cash & Cash Equivalent To Demand Deposit Ratio)	၇၂.၃၁%
(ဃ)	လက်ဝယ်ရှိငွေနှင့် အလားတူပိုင်ဆိုင်ငွေများနှင့် အချိန်ပိုင်းအပ်ငွေအချိုး (Cash & Cash Equivalent To Time Deposit Ratio)	၃၉.၀၄%
(င)	စုစုပေါင်းချေးငွေနှင့် စုစုပေါင်းအပ်ငွေတို့၏အချိုး (Loans To Deposits Ratio)	၉၀.၀၀%
(စ)	အစုရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး (Total Shareholders' Equity)	ကျပ် (၁၁၂,၆၈၀.၅၆) သန်း

ရှင်းလင်းချက်

(က)

အမှတ်စဉ်(က)(၁) ရှိ အနည်းဆုံးအလွှာ(၁)မတည်ငွေရင်း လုံလောက်မှုအချိုး (Tier - 1 Capital Ratio) တွင် မတည်ငွေရင်း (ထည့်ဝင်ပြီးမတည်ငွေ + သီးသန့်ရန်ပုံငွေနှင့်အမြတ်) စုစုပေါင်းကျပ် (၇၇,၃၀၇.၇၈) သန်းပေါ်ကို ဆုံးရှုံးနိုင်ခြေရှိသော ရရန်ပိုင်ခွင့်တန်ဖိုးကျပ် (၆၃၇,၈၅၂.၀၆) သန်းတို့၏ အချိုးကိုတွက်ချက်ခြင်းအားဖြင့် (၁၂.၁၂%) ရရှိပါသည်။ ထိုအချိုးမှာ အနည်းဆုံး (၄%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။ အမှတ်(က)(၂)ရှိ စုစုပေါင်းမတည်ငွေရင်း လုံလောက်မှုအချိုး (Regulatory Capital Adequacy Ratio) တွင် (ထည့်ဝင်ပြီးမတည်ငွေ + သီးသန့်ရန်ပုံငွေ + အမြတ် + ချေးငွေဆုံးရှုံးနိုင်ခြေအတွက် အထွေထွေ လျာထားခြင်း) စုစုပေါင်းကျပ် (၈၅,၂၈၀.၉၃) သန်းပေါ်ကို ဆုံးရှုံးနိုင်ခြေရှိသော ရရန်ပိုင်ခွင့်တန်ဖိုးကျပ် (၆၃၇,၈၅၂.၀၆) သန်း တို့၏ အချိုးကိုတွက်ချက်ခြင်းအားဖြင့် (၁၃.၃၇%) ရရှိပါသည်။ ထိုအချိုးမှာ အနည်းဆုံး (၈%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။



(ခ)

အမှတ်စဉ်(ခ)တွင် ၃၁ မတ် ၂၀၂၄ ရှိ ငွေကြေးလွယ်ကူမှုအချိုးသည် ဘဏ်၏ အသားတင်ငွေ ဖြစ်လွယ်သော ရပိုင်ခွင့်များ ကျပ် (၁၇၉,၅၇၀.၂၀) သန်းပေါ်တွင် စုစုပေါင်းပေးရန်တာဝန် မြင့်မားမှုများ ကျပ် (၆၈၆,၂၅၁.၆၄) သန်း တို့၏ အချိုး (၂၆.၁၇%) ဖြစ်၍ ဗဟိုဘဏ်၏ သတ်မှတ်ချက် (၂၀%) ထက်ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။

(ဂ)

အမှတ်စဉ်(ဂ)တွင် လက်ဝယ်ရှိငွေနှင့် အလားတူပိုင်ဆိုင်ငွေကျပ် (၂၁၈,၁၃၁.၃၂) သန်းနှင့် စာရင်းရှင်အပ်ငွေ ကျပ် (၃၀,၂၄၁.၂၀) သန်းတို့ကိုတွက်ချက်၍ ရရှိသောအချိုးမှာ (၇၂၁.၃၁%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသော (၁၀%) အချိုးထက် ကျော်လွန်နေပါသည်။

(ဃ)

အမှတ်စဉ်(ဃ)တွင် လက်ဝယ်ရှိငွေနှင့် အလားတူ ပိုင်ဆိုင်ငွေကျပ် (၂၁၈,၁၃၁.၃၂) သန်းနှင့် အချိန်ပိုင်းအပ်ငွေ ကျပ် (၅၅၈,၇၁၄.၆၀) သန်းတို့ကိုတွက်ချက်၍ ရရှိသောအချိုးမှာ (၃၉.၀၄%) ဖြစ်၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသော (၁၀%) အချိုးထက် ကျော်လွန်နေပါသည်။

(င)

အမှတ်စဉ်(င)တွင် စုစုပေါင်းချေးငွေကျပ် (၅၂၉,၆၄၁.၅၅) သန်းဖြစ်၍ စုစုပေါင်းအပ်ငွေမှာ ကျပ် (၅၈၈,၉၅၅.၈၁) သန်း ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် (၉၀.၀၀%) ရှိပါသည်။

(စ)

အမှတ်စဉ်(စ)တွင် အစုရှယ်ယာရှင်များသည် အစုရှယ်ယာတစ်စုအတွက် တန်ဖိုးကျပ် (၁) သောင်း ပိုင်ဆိုင်သဖြင့် ယခုဘဏ္ဍာနှစ်အတွက် အစုရှယ်ယာရှင်များ ပိုင်ဆိုင်သော တန်ဖိုးစုစုပေါင်းမှာ ကျပ် (၁၁၂,၆၈၀.၅၆) သန်း ဖြစ်သောကြောင့် အစုရှယ်ယာရှင်အရေအတွက် (၆,၂၄၃,၆၅၀) ရှိသဖြင့် အစုရှယ်ယာတစ်စုလျှင် ကျပ် (၁၈,၀၄၇.၂၂) တန်ဖိုးရှိနေပြီး ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါအမျိုးအစားအလိုက် ရာခိုင်နှုန်းများမှာ သတ်မှတ်ထားသော ရာခိုင်နှုန်းထက် ကျော်လွန်နေပါသဖြင့် ဘဏ်၏ ငွေရေးကြေးရေးအခြေအနေမှာ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်။



Products and Services

၁၄။ ကမ္ဘာ့ရတနာဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိသော အပ်ငွေ/ချေးငွေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -

(က) အပ်ငွေအမျိုးအစားများ

ကမ္ဘာ့ရတနာဘဏ်၏ အဓိကဘဏ်လုပ်ငန်းထုတ်ကုန် Product တစ်မျိုးဖြစ်သည့် Deposit Products (အပ်ငွေစာရင်း) များကို အသုံးပြုသူ Customer များ၏ လိုအပ်ချက်များအပေါ် မူတည်ပြီး Savings Deposit, Call Deposit, Current Deposit, Fixed Deposit စသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အခါအားလျော်စွာ အထူးပရိုမိုးရှင်း အစီအစဉ်ဖြင့် ပုံမှန်အတိုးနှုန်းထက်ပိုပေးပြီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



Savings Deposit (ငွေစုဘဏ်အပ်ငွေအမျိုးအစားများ)

- ✓ Savings Deposit-Customer
- ✓ Savings Deposit-Other Bank
- ✓ HtikeHtike TanTan Savings Pro-Customer
- ✓ HtikeHtike TanTan Savings Pro-Other Bank
- ✓ Special Savings Deposit-Customer

Call Deposit (ခေါ်ယူအပ်ငွေစာရင်းများ) နေ့စဉ်အတိုးတွက်ချက်ပေးသည့်စာရင်းများ

- ✓ Call Deposit-Customer
- ✓ Call Deposit-Other Bank
- ✓ HtikeHtike TanTan Pro-Customer Call Deposit Account
- ✓ HtikeHtike TanTan Pro-Other Bank Call Deposit Account
- ✓ Anniversary Special Call Deposit Pro-Customer



Current Deposit (စာရင်းရှင်စာရင်းများ)

- ✓ Current Deposit Customer-MMK
- ✓ Current Deposit Customer (FCY)
- ✓ Current Deposit Other Bank (FCY)
- ✓ Current Deposit Other Bank
- ✓ Special Current Deposit Customer

Fixed Deposit (အချိန်ပိုင်းအပ်ငွေစာရင်းများ)

- ✓ Fixed Deposit-Customer
- ✓ Special Fixed Deposit-Customer
- ✓ Fixed Deposit-Other Bank
- ✓ Special Fixed Deposit-Other Bank
- ✓ Anniversary Special Fixed Deposit Pro-Customer (အတိုးကြိုယူ)





(ခ) ချေးငွေအမျိုးအစားများ

ကမ္ဘာ့ရတနာဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲများမှတစ်ဆင့် ချေးကွက်ထဲသို့ ချေးငွေဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ဘဏ်အနေနှင့်ဆောင်ရွက်နေသော ချေးငွေဝန်ဆောင်မှုများကို Corporate နှင့် Consumer ဟူ၍ (၂)ပိုင်း ခွဲခြားပြီး ချေးငွေအမျိုးအစား တစ်ခုချင်းစီကို အောက်ပါအတိုင်း ထုတ်ချေးလျက်ရှိပါသည်။ -

(၁) စာရင်းပိုထုတ်ချေးငွေ (Overdraft Loan)

ဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းလည်လည်သုံးစွဲငွေ (Working Capital) လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်နေသော ငွေချေးယူလိုသည့် သုံးစွဲသူများကို စာရင်းပိုထုတ်ချေးငွေ (Overdraft Loan) အား အခါအားလျော်စွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးပါသည်။

(၂) ကာလသတ်မှတ်ချက်ချေးငွေ (Term Loan)

ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၄ နိုဝင်ဘာ ၂၀၁၇ ပါ ညွှန်ကြားချက်အမှတ် (၇/၂၀၁၇) အရ စီးပွားရေးလုပ်ငန်း၏ လုပ်ငန်းထပ်မံတိုးချဲ့ရန်နှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် (Term Loan) ချေးငွေကို သက်တမ်း (၃)နှစ်ဖြင့် ထုတ်ချေးပါသည်။ ၎င်း Term Loan အား နှစ်စဉ် တစ်လုံးတစ်ခဲတည်း အနေဖြင့်ဖြစ်စေ ပထမအကြိမ် ပထမနှစ်တွင် အရင်း၏ (၂၀%)၊ ဒုတိယနှစ်တွင် အရင်း၏ (၂၀%) နှင့် နောက်ဆုံး (၃)နှစ်ပြည့်ချိန်တွင် (၆၀%) ကျန်ငွေအား အပြေအကြေးပြန်လည် ပေးဆပ်ရပါသည်။

(၃) အာမခံမဲ့ချေးငွေ (Unsecured Loan)

ဘဏ်သည် မေ ၂၀၂၀ မှစ၍ လုပ်ငန်းအသစ်အဖြစ်တိုးချဲ့၍ ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ဖြစ်သည့် အာမခံမဲ့ ချေးငွေ (Unsecured Loan) လုပ်ငန်းအား ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ အတိုးနှုန်း (၁၃.၅%)၊ ဘဏ်ဝန်ဆောင်ခ (၁%) တို့နှင့် သက်တမ်းကာလ (၁)နှစ်ဖြင့် ထုတ်ချေးဆောင်ရွက်လျက်ရှိပါသည်။ ယခင် Term Loan အာမခံပစ္စည်းအပေါ်တွင် ခွင့်ပြုထားသော ချေးငွေအပြင် Customer မှထပ်မံ၍ လုပ်ငန်းတိုးချဲ့ရန်နှင့် အရင်းအနှီးထည့်ဝင်လို၍ လျှောက်ထားလာခြင်းအပေါ် ထပ်မံထုတ်ချေးပေးလျက်ရှိပါသည်။

(၄) စီမံကိန်းချေးငွေ (Project Loan)

ပြည်ထောင်စု (သို့) ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော တင်ဒါလုပ်ငန်း များအပေါ် လုပ်ကိုင်ခွင့်ရကုမ္ပဏီများနှင့် ဆောင်ရွက်ခွင့်ရ Customer များအပေါ် ဘဏ်(ရုံးချုပ်)၏ စိစစ် ခွင့်ပြုချက်ဖြင့် စီမံကိန်းချေးငွေ (Project Loan) များကို ချေးငွေဌာန၏ ညွှန်ကြားချက်များ၊ မူဝါဒများချမှတ်၍ ထုတ်ချေးလျက်ရှိပါသည်။

(၅) ပြည်သူ့ဝန်ထမ်းချေးငွေ (Government Staff Loan)

ဘဏ်သည် ဇူလိုင်လဆန်း ၂၀၁၇ တွင် ဘဏ်၏ဝင်ငွေရရှိရေး လုပ်ငန်းတစ်ရပ်ဖြစ်သော ပြည်သူ့ဝန်ထမ်းများ (ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ) အား လစာ၏ (၃)ဆနှုန်းဖြင့် ဘဏ်ခွဲ၊ နယ်မြေများရှိ ပြည်သူ့ဝန်ထမ်းများ (ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ) ကိုထုတ်ချေးခဲ့ပါသည်။



(၆) ချေးဆိုင်ခန်းချေးငွေ (Market Loan)

ဘဏ်သည် ချေးငွေလုပ်ငန်းအသစ်တစ်ရပ်ဖြစ်သည့် ချေးဆိုင်ခန်းချေးငွေ (Market Loan) ကို ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဘဏ်နှင့်ဆက်သွယ်သော ချေးသည် (Customer) များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ချေးများ၊ ကိုယ်ပိုင်ချေးရောင်း၊ ချေးဝယ်လုပ်ကိုင်နေသည့် ချေးဆိုင်ခန်းပိုင်ရှင်များအား စီမံချက်များချမှတ်၍ ထုတ်ချေးလျက်ရှိပါသည်။

(၇) အငှားဝယ်လုပ်ငန်းချေးငွေ (Hire Purchase)

ကမ္ဘာ့ရတနာဘဏ်မှ အငှားဝယ်စနစ်ချေးငွေလုပ်ငန်းကို မေ ၂၀၁၂ မှစ၍ ပစ္စည်းရောင်းချသည့် ကုမ္ပဏီကြီး (၁၁)ခုနှင့် ချိတ်ဆက်၍ အိမ်စီးကားများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံး စက်ယန္တရားများနှင့် လူနေတိုက်ခန်းများ ဝယ်ယူမှုအတွက် ချေးငွေထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။ အိမ်စီးကားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ဝယ်ယူမှုအတွက် အဓိကထုတ်ချေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဦးရေ (၁၇၃)၊ အတိုးနှုန်း၊ ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခအဖြစ် ဝင်ငွေကျပ် (၁၄၀.၂၁) သန်း ရရှိပါသည်။

(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ်	ဦးရေ	ဝင်ငွေ			
		Rental Fees	Commission	Service Charges	စုစုပေါင်း
၂၀၁၉-၂၀၂၀	၂၅၇	၃၀၇.၉၇	၃၇.၀၆	၄၅.၀၈	၃၉၀.၁၁
၂၀၂၀-၂၀၂၁	၂၄၆	၂၉၀.၂၄	၁၄.၃၁	၉.၉၇	၃၁၄.၅၂
၂၀၂၁-၂၀၂၂	၂၂၆	၉၀.၄၅	၃.၆၆	၂.၂၃	၉၆.၃၄
၂၀၂၂-၂၀၂၃	၁၉၀	၁၉၂.၅၅	၂.၉၄	၄.၈၉	၂၀၀.၃၈
၂၀၂၃-၂၀၂၄	၁၇၃	၁၃၈.၇၄	၀.၈၈	၀.၅၉	၁၄၀.၂၁

(၈) ဝန်ထမ်းချေးငွေ (Staff Loan)

ဘဏ်သည် ဘဏ်ဝန်ထမ်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ၂၀၂၂ ဩဂုတ်လမှစ၍ ဝန်ထမ်းချေးငွေ ထုတ်ချေးလျက်ရှိပါသည်။

(၇) ကမ္ဘာ့ရတနာဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိသော ချေးငွေအမျိုးအစားအလိုက် ငွေကြေးပံ့ပိုးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ်	ချေးငွေ (Term Loan)	စာရင်းပိုထုတ်ချေးငွေ (Overdraft)	အငှားဝယ်စနစ် လုပ်ငန်း	စီမံကိန်း ချေးငွေ	ပြည်သူ့ဝန်ထမ်း ချေးငွေ	ချေးဆိုင်ခန်း ချေးငွေ (Market Loan)	Credit Card ချေးငွေ
၂၀၁၉-၂၀၂၀	၃၆၀,၁၄၂.၉၇	၂၂၈,၈၆၅.၅၈	၁၂,၀၇၁.၄၂				
၂၀၂၀-၂၀၂၁	၃၃၈,၀၀၅.၃၉	၂၁၈,၄၄၈.၈၃	၁၀,၉၈၅.၅၀	၂၁,၇၆၈.၈၀	၂၅,၂၅၈.၂၈		၃၂.၅၃
၂၀၂၁-၂၀၂၂	၃၁၆,၇၉၈.၄၄	၂၁၇,၃၄၀.၇၆	၁၀,၂၇၄.၃၉	၂၄,၁၅၃.၀၀	၁၄,၆၀၇.၂၁		၇၃.၂၀
၂၀၂၂-၂၀၂၃	၂၇၄,၀၉၇.၈၅	၂၀၈,၉၇၆.၅၇	၈,၃၂၈.၁၂	၄၇,၇၃၆.၄၅	၁၀,၉၃၄.၃၂	၄၈၈.၇၂	၇၄.၅၀
၂၀၂၃-၂၀၂၄	၂၆၄,၇၃၄.၀၅	၁၅၈,၈၇၄.၈၅	၇,၃၄၉.၂၇	၈၉,၀၁၄.၃၃	၉,၇၅၁.၇၁	၇၈၄.၂၀	၁၃၃.၁၄



စီးပွားရေးကဏ္ဍအသီးသီးသို့ ငွေကြေးပံ့ပိုးမှုအခြေအနေ

၁၅။ ကမ္ဘာ့ရတနာဘဏ်မှ စီးပွားရေးကဏ္ဍအသီးသီးသို့ ငွေကြေးပံ့ပိုးမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ်	စက်မှုလုပ်ငန်း	သယ်ယူပို့ဆောင်ရေးလုပ်ငန်း	ကုန်သွယ်မှုလုပ်ငန်း	ဝန်ဆောင်မှုလုပ်ငန်း	ဆောက်လုပ်ရေးလုပ်ငန်း	သား / ငါးထုတ်လုပ်မှုလုပ်ငန်း	အထွေထွေလုပ်ငန်း	စုစုပေါင်း
၂၀၁၉-၂၀၂၀	၂၃၇.၇၉	၁၁,၅၆၀.၁၁	၁၀၁,၅၀၈.၈၆	၁၄၉,၀၇၁.၅၁	၃၁,၉၅၆.၃၃	၂၄၉,၇၇၉.၄၂	၅၇,၀၀၅.၁၆	၆၀၁,၁၁၉.၁၈
၂၀၂၀-၂၀၂၁	၂၃၇.၇၉	၁၅,၇၀၈.၆၃	၁၀၄,၃၇၁.၇၄	၁၅၉,၄၅၈.၉၈	၃၅,၅၅၆.၄၆	၂၄၁,၆၄၉.၇၇	၅၇,၅၁၅.၉၆	၆၁၄,၄၉၉.၃၃
၂၀၂၁-၂၀၂၂	၂၃၇.၇၉	၁၅,၆၁၂.၁၄	၁၀၅,၈၇၆.၆၆	၁၃၉,၄၅၆.၁၁	၃၃,၆၈၃.၇၀	၂၄၂,၃၅၆.၄၂	၄၆,၀၂၄.၁၈	၅၈၃,၂၄၇.၀၀
၂၀၂၂-၂၀၂၃	၅၁.၆၀	၁၄,၄၂၅.၁၁	၁၁၅,၅၄၉.၇၂	၉၈,၂၄၈.၆၉	၃၂,၇၈၁.၀၅	၂၂၇,၃၅၀.၀၀	၆၂,၂၃၀.၃၇	၅၅၀,၆၃၆.၅၄
၂၀၂၃-၂၀၂၄	၅၁.၆၀	၁၀,၃၀၃.၄၈	၁၄၅,၉၄၀.၉၃	၉၃,၄၇၄.၄၄	၂၉,၆၉၇.၈၄	၁၉၂,၅၁၉.၃၅	၅၈,၆၅၃.၉၁	၅၃၀,၆၄၁.၅၅

ဘဏ်၏ချေးငွေများအပေါ် အတိုးကောက်ခံခြင်းကာလ ရွှေ့ဆိုင်းခြင်းနှင့် ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်း အစီအစဉ်များ

၁၆။ COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် မိုခါမုန်တိုင်းတို့သည် မြန်မာ့စီးပွားရေးနှင့် ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ၏ Customer များအပေါ် ရိုက်ခတ်မှုများရှိခဲ့ပါသည်။ သို့ပါ၍ ကမ္ဘာ့ရတနာဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆက်လက်၍ အပြည့်အဝပေးဆပ်နိုင်ရန်အတွက်လည်း ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့ရတနာဘဏ်သည် Customer များအတွက် လိုအပ်သည့် အားပေးပံ့ပိုးမှုများအဖြစ် ကျွန်ုပ်တို့၏ Customer များအား ပြင်ပပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ ကူညီလမ်းညွှန်မှုပေးခြင်း ၎င်းတို့ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို သက်သာစေရန် အထူးဖြေလျှော့ပေးခြင်း၊ ဆိုင်းငံ့ပေးခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းဟူသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(က) အတိုးကောက်ခံခြင်းကာလ ရွှေ့ဆိုင်းခြင်းများ

ကမ္ဘာ့ရတနာဘဏ်ရှိ ထုတ်ချေးထားသော ချေးငွေအမျိုးမျိုးတို့၏ (၃)လပတ် အတိုးကောက်ခံသည့်ကာလကို ၃၁ မတ် ၂၀၂၀ ကောက်ခံရမည့်အစား ၃၀ ဧပြီ အထိ ကောက်ခံရန် (၁)လရွှေ့ဆိုင်းခွင့်ပြုပြီး ၎င်းအပြင် ၃၀ ဧပြီ ၂၀၂၀ အပြီး ကောက်ခံနိုင်ရေး ဆောင်ရွက်ရန်ကိုလည်း ၃၁ မေ ၂၀၂၀ အထိ (၁)လကောက်ခံရန် ထပ်မံရွှေ့ဆိုင်းခြင်းနှင့် အဆိုပါ ၃၁ မေ ၂၀၂၀ (၁)လအတွက် ကောက်ခံခြင်းကိုပါ ၃၀ ဇွန် ၂၀၂၀ အထိ ထပ်မံရွှေ့ဆိုင်း၍ စုစုပေါင်း (၃)လ ဆက်တိုက်ထိ ရွှေ့ဆိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ၁၄ မေ ၂၀၂၃ တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသင့် Customer များအတွက် အတိုးသွင်းမှန်ကန်သည့် Customer များကိုလည်း မေလတွင် ပေးသွင်း ရမည့် ကျသင့်အတိုးငွေအပေါ် (၅၀%) အား လျှော့ပေါ့ပေးသွင်းခွင့်ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(ခ) ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်းများ

ဘဏ်သည် ချေးငွေများအပေါ် အတိုးကောက်ခံခြင်းကာလ ရွှေ့ဆိုင်းခြင်းများအပြင် စာရင်းပိုထုတ်ချေးငွေ (Overdraft)၊ ယာယီစာရင်းပိုထုတ်ချေးငွေ (Temporary Overdraft) နှင့် ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) တို့ အပေါ် ခွင့်ပြုပမာဏနှင့် ခွင့်ပြုကာလ ကျော်လွန်ခြင်းများအတွက် ဒဏ်ကြေး (၂%) ကောက်ခံခြင်းကိုလည်း ဧပြီ/ မေ/ ဇွန် ၂၀၂၀ စုစုပေါင်း (၃)လဆက်တိုက်ကောက်ခံခြင်းအား ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ ၎င်းအပြင် အငှားဝယ်စနစ်ချေးငွေ (Hire Purchase) လုပ်ငန်းကိုလည်း ဖေဖော်ဝါရီ၊ မတ် ၂၀၂၁ တို့၏ (၂)လကာလကို ဆက်တိုက် ဒဏ်ကြေး (၅%) ကောက်ခံခြင်းအား ကင်းလွတ်ခွင့်ပြု ဆောင်ရွက်ခဲ့ပါသည်။




ပြည်တွင်းငွေလွှဲလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၁၇။ ဘဏ်၏ ပြည်တွင်းငွေလွှဲလုပ်ငန်းကို Online Banking System ဖြင့် နာရီပိုင်းအတွင်း လွယ်ကူလျင်မြန် စိတ်ချစွာ ဆောင်ရွက်ပေးနိုင်ခြင်း၊ မှတ်ပုံတင်ဖြင့်လွှဲသော ငွေလွှဲများအား ငွေသားအပြည့် ငွေပမာဏ ကန့်သတ်ချက်မရှိ နေချင်းပြီး ထုတ်ပေးကာ ဝန်ဆောင်မှုပေးခြင်း၊ သက်သာသော ငွေလွှဲခနှုန်းထားများဖြင့် ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးအချက်အချာ ကျသော မြို့ကြီးများအပြင် ဝေးလံခေါင်ဖျားသော ဒေသများပါမကျန် Customer များအား အဆင်ပြေစွာ ဆောင်ရွက်ပေးမှု အခြေအနေအား အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

ဘဏ္ဍာနှစ်အလိုက် လွှဲငွေနှင့် ဝင်ငွေအခြေပြဂရပ်


Remittance

ကျပ်သန်းပေါင်း



Total Income

ကျပ်သန်းပေါင်း





နိုင်ငံခြားငွေဝန်ဆောင်မှုလုပ်ငန်းအခြေအနေ

၁၈။ ကမ္ဘာ့ရတနာဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်ပနိုင်ငံများနှင့် နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားသည့် AD (Authorized Dealer Licence) လိုင်စင်ကို ၂၄ ဩဂုတ် ၂၀၁၂ တွင် ရရှိခဲ့ပြီးနောက် ဘဏ်ရေရှည် ရပ်တည်ခိုင်မြဲစေရန်နှင့် နိုင်ငံခြားငွေတိုးပွားစေရန် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ၊ နိုင်ငံခြားတိုင်းပြည်ရှိ ဘဏ်များနှင့် Trade ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ Cross Border Trade ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံအသီးသီး၌ ငွေစာရင်းများဖွင့်လှစ်၍ ငွေကြေးများ တိုက်ရိုက်ပေးချေရန်ဆောင်ရွက်ခြင်း၊ နိုင်ငံတွင်းရှိ အခြားဘဏ်များနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရေးတို့ကို တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံခြားတိုင်းပြည်များနှင့် ကုန်သွယ်မှုများပြုရာတွင် လွယ်ကူချောမွေ့ပြီး စိတ်ချမြန်ဆန်မှုရှိစေရေးအတွက် အဆက်အသွယ်ပြုလုပ်နေသော နိုင်ငံခြားဘဏ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) စာရင်းဖွင့်လှစ်ဆောင်ရွက်နေသော နိုင်ငံခြားဘဏ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- (၁) United Overseas Bank (UOB) (Singapore)
 - (၂) First Abu Dhabi Bank (Singapore)
 - (၃) Punjab National Bank (formal-United Bank of India)
 - (၄) Krung Thai Bank (Thailand)
 - (၅) Kasikorn Bank (Thailand) ဖြစ်ပြီး
- (ခ) Relationship Management Application ချိတ်ဆက်ထားသော Correspondent Bank (အဆက်အသွယ်ဘဏ်များ) မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- (၁) Unicredit Bank
 - (၂) Busan Bank
 - (၃) Woori Bank (Yangon Branch)
 - (၄) BIDV (Bank for Investment and Development of Vietnam)
 - (၅) ICBC (Industrial and Commercial Bank of China)
 - (၆) Shinhan Bank (Korea) တို့နှင့်ချိတ်ဆက်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

၁၉။ ယခုအခါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားငွေဝန်ဆောင်မှုများအနေဖြင့် ဝင်ငွေရရှိမှုအခြေအနေအား အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

(ကျပ်သန်းပေါင်း)

No	Particular	Income
1.	Export/ Import (TT/LC)	၇၇၉.၂၄
2.	Trade Finance	၄၅၈.၀၁
3.	Western Union - Inbound & Outbound	၅၆၅.၈၃
4.	Guarantee	၄.၄၃
5.	Money Changer - Buying & Selling	၂၈၈.၅၆
	Total Income	၂,၀၉၆.၀၇

၂၀။ ပြည်ပရောက် မြန်မာနိုင်ငံသားအလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ငွေလွှဲရန် လိုအပ်သော Customer များအတွက် ရည်ရွယ်၍ ကမ္ဘာ့ရတနာဘဏ်သည် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုဖြစ်သည့် Western Union (WU) ဖြင့် နိုင်ငံပေါင်း (၂၀၀)ကျော်နှင့် ချိတ်ဆက်၍ နိုင်ငံတကာ ငွေလွှဲခြင်းလုပ်ငန်းများကို Customer များအား အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။



၂၁။ ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၆ အောက်တိုဘာ ၂၀၂၃ တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခြင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေခြင်းတို့အတွက် Designated Bank အဖြစ်ခွင့်ပြုခြင်း၊ ၃၁ ဇူလိုင် ၂၀၂၄ တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုပေးချေဆောင်ရွက်ခြင်းအတွက် Designated Bank အဖြစ် ခွင့်ပြုချက်များရရှိပြီးဖြစ်၍ နယ်စပ် ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် Cross Border Trade ဖြင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်များ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ဆောင်မှုများ စတင်ပေးနေပြီဖြစ်ပါကြောင်းလည်း အသိပေးတင်ပြအပ်ပါသည်။



ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်နိုင်မှုအခြေအနေ

၂၂။ ကမ္ဘာ့ရတနာဘဏ်သည် ၁ ဧပြီ ၂၀၂၃ မှ ၃၁ မတ် ၂၀၂၄ ထိ တိုးချဲ့ဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲစာရင်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -

စဉ်	ဘဏ်ခွဲအမည်	ဘဏ်ခွဲလိပ်စာ	မှတ်ချက်
၁	မန္တလေး (၁၉) လမ်းဘဏ်ခွဲ	အမှတ် (၁၂၆)၊ ၁၉ လမ်းနှင့် ၈၆ လမ်းထောင့်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။	လိပ်စာပြောင်းလဲ ဖွင့်လှစ်ခြင်း
၂	ကျိုက္ကော်ဘဏ်ခွဲ	အမှတ် (၄၄၁)၊ ရွှေမြင့်မိုရ်လမ်း၊ ဈေးတန်းရပ်ကွက်၊ (ကျိုက္ကော်ဈေးရှေ့)ကျေးရွာ၊ သထုံမြို့နယ်၊ မွန်ပြည်နယ်။	
၃	သယံဇာတကျွန်း(ရတနာလမ်း)ဘဏ်ခွဲ	အမှတ် (၇၉၇)၊ ရတနာလမ်းမကြီး၊ ဆ/ခ ရပ်ကွက်၊ သယံဇာတကျွန်းမြို့နယ်၊ ရန်ကုန်မြို့။	
၄	ဒေါပုံဘဏ်ခွဲ	အမှတ် (၄၉၃)၊ မင်းနန္ဒာလမ်း၊ ဗမာအေးရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။	ဘဏ်ခွဲကြီးအသစ် ဖွင့်လှစ်ခြင်း
၅	ပြင်ဦးလွင်ဘဏ်ခွဲ	အမှတ် (၁၃၈)၊ မေခလမ်း၊ ယုဂိုဆပ်ရပ်ကွက်၊ ရပ်ကွက်ကြီး (၁)၊ ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်းဒေသကြီး။	
၆	မြောက်ဒဂုံဘဏ်ခွဲ	အမှတ် (၃၈/၁၀၂၇)၊ ပြည်ထောင်စုလမ်း၊ (၃၈) ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။	အသင်းတိုက်ဘဏ်ခွဲမှ မြောက်ဒဂုံသို့ ပြောင်းလဲဖွင့်လှစ်သဖြင့် မြောက်ဒဂုံဘဏ်ခွဲဟု အမည်ပြောင်းထားခြင်း



ယခင်ဘဏ္ဍာနှစ်များတွင် ဖွင့်လှစ်ထားသော ဘဏ္ဍာကြီးများနှင့် ဘဏ္ဍာငယ်များ

၁၇၅

၁ ဧပြီ ၂၀၂၃ မှ ၃၁ မတ် ၂၀၂၄ ထိ ဖွင့်လှစ်ခဲ့သည့်ဘဏ္ဍာများ

၂

စုစုပေါင်း ဖွင့်လှစ်ထားသော ဘဏ္ဍာများအရေအတွက်

၁၇၇

၂၃။ ထို့ပြင် ဆက်လက်ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော ဘဏ္ဍာများရှိနေ၍ ဖွင့်လှစ်ခွင့်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြထားမှုများရှိနေသော်လည်း လက်ရှိမူဝါဒအခြေအနေများအရ ဘဏ္ဍာအသစ်ဖွင့်လှစ်ခြင်းများ ဆိုင်းငံ့ထားရပါသည်။

လုံခြုံရေးအခြေအနေအရ ခေတ္တပိတ်ထားရသည့်ဘဏ္ဍာများ

၂၄။ ကမ္ဘာ့ရတနာဘဏ်၏ ဘဏ္ဍာ (၁၇၇) အနက် ဝန်ထမ်းများခန့်အပ်ထားသော်လည်း ဘဏ္ဍာနှစ်အတွင်း ပတ်ဝန်းကျင် အခြေအနေနှင့် လုံခြုံရေးအခြေအနေအရ စုစုပေါင်းဘဏ္ဍာ (၁၄၃) ဘဏ်သာ လုပ်ငန်းလုပ်နိုင်ပြီး လုပ်ငန်းမလုပ်နိုင်သည့် ဘဏ္ဍာ (၃၄) ဘဏ်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -

စဉ်	တိုင်းဒေသကြီး	ဖွင့်လှစ် ဘဏ္ဍာကြီး	ဖွင့်လှစ် ဘဏ္ဍာငယ်	ခေတ္တပိတ်ထား သောဘဏ္ဍာ	မှတ်ချက်
၁	ရန်ကုန်တိုင်းဒေသကြီး	၃၉	-	-	ဘုရင့်နောင်မိနီဘဏ္ဍာအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ (၂၀.၇.၂၀၂၃) ရက်စွဲပါ စာအမှတ်-မဃာ/ဘဏ်စိစစ်/ ဘဏ်ခွဲ (၉၉/၂၀၂၃)အရပိတ်သိမ်းခွင့်ပြု
၂	မန္တလေးတိုင်းဒေသကြီး	၁၅	-	၁	မြင်းခြံဘဏ်ခွဲ
၃	စစ်ကိုင်းတိုင်းဒေသကြီး	၁၄	-	၁၀	တမူးဘဏ်ခွဲ၊ ပင်လည်ဘူးဘဏ်ခွဲ၊ မုံရွာ(၃)ဘဏ်ခွဲ၊ ကောလင်းဘဏ်ခွဲ၊ ကသာဘဏ်ခွဲ၊ ထီးချိုင့်ဘဏ်ခွဲ၊ ကျွန်းလှဘဏ်ခွဲ၊ ကလေးဝဘဏ်ခွဲ၊ ကလေးဘဏ်ခွဲ၊ မုံရွာ(၂)ဘဏ်ခွဲ
၄	ရှမ်းပြည်နယ်	၇	-	၃	ကျောက်မဲဘဏ်ခွဲ၊ မူဆယ်ဘဏ်ခွဲ၊ လားရှိုးဘဏ်ခွဲ
၅	မကွေးတိုင်းဒေသကြီး	၁၃	-	၁	မြိုင်ဘဏ်ခွဲ
၆	ကရင်ပြည်နယ်	၅	၁	၁	ကြာအင်းဆိပ်ကြီးဘဏ်ခွဲ
၇	နေပြည်တော်	၄	၃	-	-
၈	ကယားပြည်နယ်	၁	-	၁	လွိုင်ကော်ဘဏ်ခွဲ
၉	ဧရာဝတီတိုင်းဒေသကြီး	၁၆	-	-	-
၁၀	ပဲခူးတိုင်းဒေသကြီး	၁၅	-	-	-
၁၁	တနင်္သာရီတိုင်းဒေသကြီး	၁၂	-	၄	ပလဘဏ်ခွဲ၊ ပလောဘဏ်ခွဲ၊ ကလိန်အောင်ဘဏ်ခွဲ၊ သရက်ချောင်းဘဏ်ခွဲ
၁၂	ရခိုင်ပြည်နယ်	၁၄	၂	၁၁	ကမ်းထောင်းကြီးဘဏ်ခွဲ၊ တပ်တောင်ဘဏ်ခွဲ၊ မင်းပြားဘဏ်ခွဲ၊ ပုဏ္ဏားကျွန်းဘဏ်ခွဲ၊ မြောက်ဦးဘဏ်ခွဲ၊ ကျောက်တော်ဘဏ်ခွဲ၊ မောင်တောဘဏ်ခွဲ၊ စစ်တွေဘဏ်ခွဲ၊ စစ်တွေမိနီဘဏ်ခွဲ၊ အမ်းဘဏ်ခွဲ၊ သံတွဲဘဏ်ခွဲ
၁၃	မွန်ပြည်နယ်	၁၅	၁	၂	ကျိုက်မရောဘဏ်ခွဲ၊ အစင်ဘဏ်ခွဲ
	စုစုပေါင်း	၁၇၀	၇	၃၄	-



နည်းပညာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၂၅။ ကမ္ဘာ့ရတနာဘဏ် Department of Information & Technology သည် ရုံးချုပ်ဌာနများနှင့် လက်အောက်ခံဘဏ်ခွဲများ အားလုံး Banking System လုပ်ငန်းများ ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ရန်နှင့် ဘဏ်ခွဲ Customer များအပေါ် အကောင်းဆုံး ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ Admin Team, Software Team, Network Team, Hardware Team & Database Team များအလိုက် ဌာနလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂၆။ Software ဆိုင်ရာလုပ်ငန်းများဖြစ်သည့် Infosys Core Banking System အား ဘဏ်ဝန်ထမ်းများအားလုံး ကျွမ်းကျင် မှန်ကန်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အရာထမ်း၊ အမှုထမ်းများ ခေါ်ယူသင်ကြားပေးလျက်ရှိပါသည်။ ဘဏ်ခွဲများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ Core Banking System ကျွမ်းကျင်မှန်ကန်စွာ အသုံးပြုနိုင်စေရန် သင်တန်း(၁)ပတ်စဉ် (၃)လ ကာလနှုန်းဖြင့် CBS မွမ်းမံသင်တန်း အမှတ်စဉ်(၁)မှ အမှတ်စဉ်(၇)အထိ ဝန်ထမ်း (၉၇) ဦးအား လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ Software Team အနေဖြင့် Core Banking System ဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များအလိုက် Upgrade ဆောင်ရွက်ခြင်း၊ Transaction Issue & Error ဖြေရှင်းခြင်းများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိသော MIS Reporting System သုံးစွဲမှုအား ၃ ဇန်နဝါရီ ၂၀၂၃ တွင် System Go Live အဖြစ်လည်းကောင်း၊ CBM Net System သုံးစွဲမှုအား ၁၆ နိုဝင်ဘာ ၂၀၂၃ တွင် System Go Live အဖြစ် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။

၂၇။ Network Team သည် ဘဏ်ခွဲများရှိ Network ဆိုင်ရာ Hardware စက်ပစ္စည်းများအား System Upgrade ဆောင်ရွက် ရာတွင် ဘဏ်ခွဲဝန်ထမ်းနှင့်အတူ Online မှတစ်ဆင့် ကြီးကြပ်ဆောင်ရွက်ခြင်း၊ ဌာနသို့ စက်ပစ္စည်းရယူဆောင်ရွက်ခြင်းများ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။ Data Center တွင် တပ်ဆင်အသုံးပြုလျက်ရှိသော Network ဆိုင်ရာ စက်ပစ္စည်းများ သည် End of Sale, End of Life ဖြစ်လာသောကြောင့် Data Center Facility နှင့် Infrastructure စက်ပစ္စည်း Upgrade ဝယ်ယူခြင်း၊ Software & Network Application Installation ဆောင်ရွက်ခြင်းများအား ဘဏ်လုပ်ငန်းထိခိုက်မှုမရှိစေရန် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ရာ ၃ မတ် ၂၀၂၄ တွင် System Go Live အဖြစ် အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ဘဏ်၏ Data Center ရှိ စက်ပစ္စည်းများ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးပါက Banking Data & Customer Data ဆုံးရှုံးမှုရန်မှ ကာကွယ်ရန် Disaster Recovery Data Center တည်ဆောက်၍ Facility ဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ပြီး ဖြစ်သောကြောင့် Infrastructure ဆိုင်ရာ Hardware & Software Application များ Installation ဆောင်ရွက်၍ မကြာမီ တပ်ဆင် အသုံးပြုသွားမည်ဖြစ်ပါသည်။

၂၈။ Hardware Team သည် ရုံးချုပ်ဌာနများနှင့် ဘဏ်ခွဲများရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ပျက်စီးမှုများ ပြုပြင်ဆောင်ရွက် ပေးခြင်း၊ အစားထိုးအသစ်ဝယ်ယူတပ်ဆင်ပေးခြင်းများအား ဘဏ်လုပ်ငန်းထိခိုက်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိပါသည်။ အလားတူ ဘဏ်ဝန်ထမ်းများကို Network & Hardware ဆိုင်ရာ A+ သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လက်တွေ့အသုံးပြုလျက်ရှိသော Network & Hardware စက်ပစ္စည်း ကြံ့ခိုင်မှုများ စစ်ဆေးဆောင်ရွက်နိုင်သည်နှင့်အညီ အချိန်မီ ပြုပြင် နိုင်သောကြောင့် Banking System အသုံးပြုခြင်းအား မှန်ကန်မြန်ဆန်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

၂၉။ Department of Information & Technology ဌာနသည် ဘဏ်ဝန်ထမ်းများအားလုံး Banking System ကောင်းမွန် မှန်ကန်စွာ အသုံးပြုနိုင်စေရန်အတွက်လည်းကောင်း၊ နေ့စဉ်အသုံးပြုလျက်ရှိသော စက်ပစ္စည်းများ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု နိုင်စေရန်အတွက်လည်းကောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော နည်းပညာရပ်များ သိရှိနားလည်ပြီး ဝန်ထမ်း စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။



Channel Banking လုပ်ငန်းဆောင်ရွက်မှုအခြေအနေ



၃၀။ ကမ္ဘာ့ရတနာဘဏ်၊ Channel Banking မှ Classic နှင့် Platinum (၂)မျိုးဖြင့် In-house ထုတ်ဝေထားသော GTB UnionPay Single Brand Credit Card သည် နိုင်ငံပေါင်း ၁၈၁ နိုင်ငံတွင် အသုံးပြုနိုင်သည့် EMV Compliance Card ဖြစ်ပြီး၊ Payment Terminal များတွင် Quick Pass နှင့် ပေးချေနိုင်သော Contactless Card ဖြစ်သဖြင့် ကတ်ကိုင်ဆောင်သူများသည် စတိုးဆိုင်များ၊ Supermarket များ၊ စားသောက်ဆိုင်များနှင့် e-Commerce များတွင် မြန်ဆန်စွာဖြင့် အသုံးပြုနိုင်ပါသည်။ ၃၁ မတ် ၂၀၂၄ ထိ ကတ်အသုံးပြုပေးချေမှုပမာဏမှာ ကျပ် (၂.၈၂) ဘီလီယံကျော်ဖြစ်ပြီး ပြန်လည်ပေးသွင်းသည့် ပမာဏမှာ ကျပ် (၂.၇၂) ဘီလီယံကျော် ဖြစ်ပါသည်။





၃၁။ ဒီဂျစ်တယ်လ်ငွေရေးကြေးရေး ဆောင်ရွက်ချက်များ များပြားလာစေရန် Internet Banking/ Mobile Banking အနေဖြင့် ကမ္ဘာ့ရတနာဘဏ်တွင် တစ်ဦးချင်းစာရင်း (ငွေစုဘဏ်၊ စာရင်းရှင်နှင့် ခေါ်ယူအပ်ငွေ) ဖွင့်လှစ်ထားသူများသည် စာရင်းပြောင်းဆောင်ရွက်ခြင်း၊ ဘဏ်စာရင်းဖွင့်ထားခြင်းမရှိသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ကို အသုံးပြု၍ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ လက်ကျန်နှင့် Transaction Detail စစ်ဆေးခြင်း စသည့်ဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ရယူနိုင်ပြီး ၃၁ မတ် ၂၀၂၄ ထိ လုပ်ငန်းဆောင်ရွက်မှုပမာဏမှာ ကျပ် (၁၆.၈) ဘီလီယံကျော် ဖြစ်ပါသည်။



၃၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ မိုဘိုင်းလ်ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုအနေဖြင့် GTB Pay နှင့် GTB Agent Application ကိုအသုံးပြု၍ GTB Pay နှင့် ဘဏ်စာရင်းချိတ်ဆက်ခြင်း၊ GTB Pay သို့ ဘဏ်စာရင်း၊ GTB Agent နှင့် အခြားဘဏ်များ၏ MPU Card မှတစ်ဆင့် ပေးသွင်းခြင်း၊ GTB Pay အချင်းချင်း စာရင်းပြောင်းခြင်း၊ GTB Agent များတွင် ငွေသားထုတ်ယူနိုင်ခြင်း၊ ဖုန်းဘေလ်နှင့် အခြား Bill Payment များစသည့် ဝန်ဆောင်မှုများကို (24/7) ဆောင်ရွက် ပေးလျက်ရှိပါသည်။



၃၃။ ထို့ပြင် လျှပ်စစ်ဓာတ်အားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားခ ကောက်ခံပေးသွင်းခြင်း ဝန်ဆောင်မှုအနေဖြင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှတစ်ဆင့် ဆောင်ရွက်လျက် ရှိပါသည်။



၃၄။ ဆက်လက်၍ အများပြည်သူ၏ ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံစီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် Merchant Acquiring အနေဖြင့် စတိုးဆိုင်များ၊ Supermarket များ၊ စားသောက်ဆိုင်များတွင် GTB Pay ဖြင့် ပေးချေနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး National Standard (MMQR) နှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃၅။ ထို့ပြင် မိမိတို့၏ အနာဂတ်ရည်မှန်းချက်အနေဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာနိုင်ငံရှိ မိသားစုဝင်များသို့ ငွေလွှဲပို့ရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် True Money နှင့် ချိတ်ဆက်ပြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။



ဘဏ်တွင်းစာရင်းစစ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၃၆။ ကမ္ဘာ့ရတနာဘဏ်၊ ဘဏ်တွင်းစာရင်းစစ်ဌာန (Internal Audit Department) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ သီးခြားလွတ်လပ်သော ဒါရိုက်တာမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော စာရင်းစစ်ကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ရုံးချုပ်ဌာနများနှင့် ဘဏ်ခွဲများ၏ နေ့စဉ် စာရင်းပိတ်လုပ်ငန်းများ၊ လချုပ်စာရင်းများ၊ ချေးငွေလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ၊ စာရင်းပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းများအား တိကျစွာ အကောင်အထည်ဖော် စစ်ဆေးလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲများ၏ ငွေကြေးဌာန၊ စာရင်းဌာန၊ စီမံဌာန၊ ငွေလွှဲဌာနနှင့် ချေးငွေဌာနလုပ်ငန်းများအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့ကို On Site နှင့် Off Site စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် Customer များ စာရင်းအသစ် ဖွင့်လှစ်သည့်အခါ KYC, CDD လိုအပ်ချက်များနှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်ထားမှု၊ AML, CFT လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် Compliance Department တို့၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု၊ ချေးငွေထုတ်ချေးမှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် စာရွက်စာတမ်းများ စုံလင်စွာထားရှိမှုနှင့် ပေးဆပ်ရန် ပျက်ကွက်သည့် ချေးငွေစာရင်းများအပေါ် အရေးယူဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ပါသည်။ ငွေကြေးဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးမှတ်တမ်းများနှင့် ဘဏ်ခွဲ၏ ငွေသားလက်ကျန် ကိုက်ညီမှုတို့ကို စစ်ဆေးခဲ့ပါသည်။

၃၇။ ဘဏ်ခွဲများအား စစ်ဆေးခဲ့သည့် တွေ့ရှိချက်၊ လိုအပ်ချက်များအား သက်ဆိုင်ရာလုပ်ငန်းဌာနကြီးမှူးများနှင့် ဆွေးနွေး ညှိနှိုင်း၍ ဘဏ်ခွဲများအား ပြင်ဆင်စေပြီး စာရင်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအား စာရင်းစစ်ကော်မတီသို့ တင်ပြ၍ စာရင်းစစ် ကော်မတီမှတစ်ဆင့် ဒါရိုက်တာအဖွဲ့သို့ ဆက်လက်တင်ပြလျက်ရှိပါသည်။ နောင်လာမည့် ဘဏ္ဍာနှစ်အတွက် ရုံးချုပ်ဌာနများနှင့် ဘဏ်ခွဲများအား စစ်ဆေးရန်အတွက် Audit Plan အား စာရင်းစစ်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရေးဆွဲထားပြီး တည်ဆဲ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုအား စစ်ဆေးသွားမည်ဖြစ်ပါသည်။

ဘဏ်ဝန်ထမ်းများ၏အရည်အသွေးမြင့်မားရေးနှင့်သက်သာချောင်ချိရေးဆောင်ရွက်ပေးမှုအခြေအနေ

၃၈။ ကမ္ဘာ့ရတနာဘဏ် ဒါရိုက်တာအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလည်ပတ်မှုကျစ်လျစ်ပြီး ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ဝန်ထမ်းဖွဲ့စည်းမှုအင်အားကို (၃,၂၀၆) ဦး မှ (၂,၈၀၃) ဦးဖြင့် ဖွဲ့စည်းမှုအား ပြင်ဆင်ခဲ့ပါသည်။ ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အခြေခံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းဝန်ထမ်း (၄၆၉) ဦးအား ရာထူးတိုးမြှင့်ပေးခဲ့ပါသည်။ ဝန်ထမ်းများ၏ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းအင်အားအချိုး မျှတမှုရှိစေရန် ဆောင်ရွက်ထားမှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမျိုးသားဝန်ထမ်း (၁,၄၇၀) ဦး၊ အမျိုးသမီးဝန်ထမ်း (၁,၃၃၃) ဦးဖြင့် (၅၂:၄၈) အချိုးဖြစ်ပါသည်။ ဘဏ်လုပ်ငန်းများကို အနာဂတ်ကာလတွင် ပရုံးပြောင်းတာဝန် ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းများ၏ အသက်အရွယ်အလိုက် ဝန်ထမ်းအင်အားမှာ -

(က)	အသက် ၃၀ အောက်လူငယ်	၄၃%
(ခ)	အသက် ၃၀ နှင့် ၄၀ ကြား	၃၃%
(ဂ)	အသက် ၄၀ နှင့် ၅၀ ကြား	၁၄%



- | | | |
|-----|-----------------------|---------------------|
| (ဃ) | အသက် ၅၀ နှင့် ၆၀ ကြား | ၇% |
| (င) | အသက် ၆၀ နှင့် ၆၅ ကြား | ၂% |
| (စ) | အသက် ၆၅ အထက် | ၁% အချိုးဖြစ်ပါသည်။ |

၃၉။ ကမ္ဘာ့ရတနာဘဏ် ဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်နှင့်လျော်ညီသော နည်းပညာရပ်ပိုင်းဆိုင်ရာပညာရပ်များ တတ်ကျွမ်းပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်စေရန် ရည်ရွယ်၍ ဘဏ်တွင် သင်တန်းကျောင်းဖွင့်လှစ်ပြီး သင်တန်းများပို့ချခြင်း၊ ပြင်ပသင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များတွင် တက်ရောက်စေခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဘဏ်တွင်းမွမ်းမံသင်တန်းများဖြစ်သော IT နည်းပညာပိုင်းဆိုင်ရာ Core Banking System (CBS) သင်တန်းများ၊ Computer ပြုပြင်ထိန်းသိမ်းမှုသင်တန်းဖြစ်သော A+ သင်တန်းများ၊ ငွေရေစက်ပစ္စည်း ပြုပြင်ထိန်းသိမ်းမှုသင်တန်းများ၊ Mobile ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သင်တန်းများဖြစ်သော GTB Mobile Wallet သင်တန်း၊ GTB Wallet Marketing သင်တန်း၊ iBanking/mBanking သင်တန်းများ တက်ရောက်စေခဲ့ပါသည်။ ၎င်းအပြင် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေပညာရပ်နှင့် ချေးငွေလုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ချက်ဆိုင်ရာ သင်တန်းများဖြစ်သော AML/CFT သင်တန်း၊ Risk Assessment သင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများကိုလည်း တက်ရောက်စေခဲ့ပါသည်။ ၎င်းဘဏ်တွင်းမွမ်းမံသင်တန်းများကို စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ် ထားသော ဘဏ်သင်တန်းကျောင်း၊ IT သင်တန်းကျောင်းတွင်လည်းကောင်း သင်ကြားပြီး အချို့အား Zoom ဖြင့် သင်တန်းပို့ချ ခဲ့ပါသည်။ ပြင်ပသင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များဖြစ်သော မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းမှ ဖွင့်လှစ်သည့် Compliance Basic Course ၊ Risk Management Course ၊ Credit & Credit Risk Management Course ၊ Business Ethics For Bankers ၊ Internal Audit & Internal Control ၊ Diploma in Banking ၊ Basic Concept of Foreign Exchange သင်တန်းများ၊ ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဖွင့်လှစ်သည့် Online LLB ၊ Online B.A Law ၊ Diploma in Business Law ၊ Diploma in International Law ၊ Diploma in Intellectual Property Law ၊ Diploma in Maritime Law ၊ Post Graduate Diploma in Computer Application (PGDCA) ၊ Diploma in International Relations ၊ Diploma in Applied Psychology သင်တန်းများ၊ စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဖွင့်လှစ်သည့် Master of Banking & Finance ၊ Master of Business Administration ၊ Master of Public Administration သင်တန်းများသို့ ရုံးချိန်ပြင်ပတက်ရောက်ရန် စေလွှတ်ခြင်း၊ Online မှတစ်ဆင့် တက်ရောက်ခွင့်ပြုခြင်း စသည်ဖြင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် ဆောင်ရွက်ခဲ့ပါသည်။

၄၀။ ကမ္ဘာ့ရတနာဘဏ်၏ ဝန်ထမ်းများ မိမိတို့၏အလုပ်တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ရောကိုယ်ပါ အေးချမ်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများသက်သာချောင်ချိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ လုပ်ခလစာအပြင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများအတွက် ပညာရှင်စရိတ်များ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများအတွက် ကျွမ်းကျင်စရိတ်များ ချီးမြှင့်ခြင်း၊ ဒေသအလိုက် လုပ်ငန်းအလိုက် လိုအပ်ချက်များအပေါ်အခြေခံ၍ ထောက်ပံ့စရိတ်များ၊ ခရီးစရိတ်များ၊ စားသောက်စရိတ်များ၊ ရှားပါးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာကိစ္စများ ဖြစ်ပွားပါက ကျန်းမာရေးစရိတ်များထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်း၏ သားသမီးများအတွက် ကျောင်းစရိတ်များထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးပြီး ငွေကြေးပမာဏ နည်းပါးစွာဖြင့် နေထိုင်ခွင့်ပေးခြင်း၊ လစဉ် ဘဏ်ခွဲအလိုက် လူပုဂ္ဂိုလ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်း အခါအားလျော်စွာ ဆုကြေးငွေ၊ ထောက်ပံ့ငွေအမျိုးမျိုးအား ချီးမြှင့်ပေးခြင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းချေးငွေများ ထုတ်ချေးခြင်း၊ ဝန်ထမ်းများ၏ သာရေးနာရေးအတွက် လူမှုသက်သာ ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။



အာမခံကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်မှုအခြေအနေ

၄၁။ ကမ္ဘာ့ရတနာဘဏ်အနေဖြင့် ဇွန် ၂၀၂၀ မှစ၍ ပြင်ပအာမခံကုမ္ပဏီ(၃)ခုနှင့် ချိတ်ဆက်ပြီး အာမခံလုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဘဏ်ချေးငွေလုပ်ငန်းနှင့် ပတ်သက်သော အာမခံလုပ်ငန်းများကို ရုံးချုပ်(ချေးငွေဌာန)မှ တာဝန်ယူဆောင်ရွက်ပြီး ဘဏ်ချေးငွေလုပ်ငန်းနှင့် မသက်ဆိုင်သော အာမခံလုပ်ငန်းများ၊ အာမခံကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို ရုံးချုပ်(ဥပဒေရေးရာဌာန)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့အာမခံ လုပ်ငန်းတွင် သင်တန်းတက်ရောက် ခန့်အပ်ထားသည့် ဘဏ်ဝန်ထမ်း အာမခံကိုယ်စားလှယ် (၇၃) ဦးသည် Agent များအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘဏ်ချေးငွေနှင့်မသက်ဆိုင်သော အာမခံလုပ်ငန်းများအတွက် အကျိုးတူဆောင်ရွက်ခဲ့သည့် အာမခံကုမ္ပဏီများမှ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(ကျပ်)

စဉ်	ကုမ္ပဏီများ	Premium	ရရှိသည့် (Income)		
			Agent Fee	Commission	Total
၁	GGI	11,356,406.60	363,637.00	243,183.33	606,820.33
၂	YI & YIL	67,798,417.10	6,391,078.91	10,981,633.42	17,372,712.33
၃	CTLI	33,512,200.00	2,435,194.00	83,160.00	2,518,354.00
Total		112,667,023.70	9,189,909.91	11,307,976.75	20,497,886.66

AML/CFT ဆောင်ရွက်မှုအခြေအနေ

၄၂။ ကမ္ဘာ့ရတနာဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့စသည့် အဖွဲ့အစည်းများနှင့်ဆက်စပ်၍ လုပ်ငန်းတာဝန်များအား အောက်ဖော်ပြပါ ဥပဒေများ၊ Guidelines ၊ Instruction များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည် -

(က) AML/CFT Laws

- (၁) The Control of Money Laundering Law of Myanmar 2002/ Rules 2003
- (၂) The Anti-Money Laundering of Myanmar 2014/ Rules 2015
- (၃) The Counter Terrorism Law 2014
- (၄) The Anti-Corruption Law 2013

(ခ) Financial Laws

- (၁) The Central Bank of Myanmar Law 1990/ 2013
- (၂) The Financial Institution Law of Myanmar 1990/ 2016
- (၃) Foreign Exchange Management Law 2012



(၈) Guidelines and Instructions

- (၁) Instruction of AML/CFT No. 2/ 2002, No. 1/ 2004, No. 22/ 2004, 7/2006, 61/2009, 8/2010 by CBM
- (၂) AML/ CFT Risk Based Management Guidance Note 27-1-2015 by CBM
- (၃) Effective Implementation of CDD Directive by CBM September 2016
- (၄) Description of AML/ CFT Programme 22-12-2016 by CBM
- (၅) Anti-Money Laundering Order No. 45/2019, 14-1-2019 by Office of the President of the Union of Myanmar
- (၆) Directive No.18/ 2019 for the CDD Measures 15-11-2019 by CBM
- (၇) Guideline on Risk Management Practices of Banks 20-11-2020 by CBM

(ဃ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ယာယီတားဆီးထားခြင်း၊ အထောက်အထားများပေးပို့ခြင်းများကို အောက်ပါ ဌာနများအလိုက် ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ -

စဉ်	ဌာနဆိုင်ရာအမည်များ	ယာယီတားဆီး/အထောက်အထား ပေးပို့စာရင်းအရေအတွက်
(၁)	ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့	၃၇
(၂)	ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့	၆၄
(၃)	မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့	၂၉
(၄)	ပြည်ထဲရေးဝန်ကြီးဌာန	၈
(၅)	စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန	၂
(၆)	အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်	၁
(၇)	ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်	၁
(၈)	မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူခင်းတပ်ဖွဲ့၊ စုမှူးရုံး	၁
	စုစုပေါင်း	၁၄၃

(င) အထက်ပါ ယာယီတားဆီးထားခြင်းနှင့် အထောက်အထားများ ပေးပို့ခြင်းများအပြင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU) သို့ သတ်မှတ်ငွေပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်းမှု သတင်းပို့ချက် အကြိမ်ရေ (၃,၉၈၅) ပေးပို့ခဲ့ပါသည်။

၄၃။ Compliance Department အနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော သင်တန်းများ ပြုလုပ်ပေးခြင်းအပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ AML/CFT Guideline လမ်းညွှန်ချက်များအရ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဘဏ်များမှ သတ်မှတ်ပမာဏနှင့်အထက် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှု သတင်းပေးပို့ချက်များ (CTR)၊ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်များ (STR) ပိုမိုရှာဖွေဖော်ထုတ် သတင်းပေးပို့နိုင်စေရေး၊ ဘဏ်များ၏ဆုံးရှုံးနိုင်ခြေအန္တရာယ် ရှာဖွေဖော်ထုတ် နိုင်ရေးအတွက် Chief Risk & Compliance Officer နှင့် Compliance Officer အပါအဝင် အရာထမ်း၊ ဝန်ထမ်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဘဏ်များအသင်းမှ ကြီးမှူးပြုလုပ်သော ဆွေးနွေးပွဲများ၊ Workshop/ Seminar သင်တန်းများ တက်ရောက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရုံးချုပ် လူ့စွမ်းအားအရင်းအမြစ်ဌာန အစီအစဉ်ဖြင့် ပြုလုပ်သော ဘဏ်ခွဲစီမံခန့်ခွဲမှုသင်တန်း၊ ရာထူးတိုးမြှင့်ရေးသင်တန်းများတွင် ဘဏ်အရာထမ်း၊ ဝန်ထမ်းများအား AML /CFT Knowledge များချပြခြင်း၊ Chief Risk & Compliance Officer နှင့် Compliance Officer တို့မှ နယ်မြေဘဏ်ခွဲများ အလိုက် ဘဏ်ခွဲတာဝန်ခံ၊ ဒုတိယဘဏ်ခွဲတာဝန်ခံများအပါအဝင် အရာထမ်း၊ ဝန်ထမ်းများအား Risk Assessment Awareness သင်တန်းများအား ပို့ချပေးခဲ့ပါသည်။



လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၄၄။ ကမ္ဘာ့ရတနာဘဏ်အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရတနာနုလုံးသားလူမှုအကျိုးပြုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပြီး အောက်ပါရည်မှန်းချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည် -

- (က) ကျန်းမာရေးနှင့်ပတ်သက်၍ မရှိဆင်းရဲဝေဒနာရှင်များအား ဆေးဝါး အစားအသောက်နှင့် လိုအပ်သည်များ သွားရောက် ပံ့ပိုးဖြည့်ဆည်းပေးသွားရန်။
- (ခ) အနာဂတ်လူငယ်များ၏ ပညာရေး၊ ဘက်စုံထူးချွန်ရေးအတွက် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းသွားရန်။
- (ဂ) သဘာဝဘေးအန္တရာယ် ကျရောက်ခံစားမှုရှိပါက သက်ဆိုင်ရာဒေသသို့အရောက် လိုအပ်ချက်များ ပံ့ပိုးကူညီ ဖြည့်ဆည်း၍ လှူဒါန်းသွားရန်။
- (ဃ) အမှီအခိုကင်းမဲ့သည့် သက်ကြီးရွယ်အိုများအား စားဝတ်နေရေး၊ ကျန်းမာရေးမှအစ လိုအပ်ချက်များ ဖြည့်ဆည်း ကူညီစောင့်ရှောက်မှုပေးသွားရန် တို့ဖြစ်ပါသည်။

၄၅။ သို့ဖြစ်ပါ၍ မိမိတို့ဝန်ထမ်းများသည် ရရှိသောလစာငွေမှ လစဉ်တစ်ဦးလျှင် အနည်းဆုံး ငွေကျပ် (၃,၀၀၀) ထည့်ဝင်လှူဒါန်း စုဆောင်း၍ ဖော်ပြပါရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၁ ဧပြီ ၂၀၂၃ မှ ၃၁ မတ်၂၀၂၄ အထိ လှူဒါန်းငွေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်	အကြောင်းအရာ	အကြိမ်	လှူဒါန်းငွေ(ကျပ်)
၁	ဆေးကုသမှုစရိတ်ထောက်ပံ့ခြင်း	၇၃	၄၃,၉၉၂,၅၀၀
၂	သာသနာရေးနှင့် ပတ်သက်၍ လှူဒါန်းခြင်း	၆	၁၄,၁၃၁,၀၀၀
၃	ပရဟိတအဖွဲ့အစည်းများသို့ လှူဒါန်းခြင်း	၇	၃၃,၄၇၂,၅၀၀
စုစုပေါင်းလှူဒါန်းငွေ (ကျပ်)		၈၆	၉၁,၅၉၆,၀၀၀



(၂၉) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့ တင်သွင်းသည့် ရှေ့လုပ်ငန်းစဉ်များ

၄၆။ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့ တင်သွင်းသည့် ရှေ့လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁)

ကမ္ဘာ့ရတနာဘဏ် ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ဒါရိုက်တာအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော စီမံခန့်ခွဲမှုကော်မတီများက စနစ်တကျတာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်၊

(၂)

စီမံခန့်ခွဲမှုကော်မတီများက ချမှတ်ထားသော မူဝါဒများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(၃)

အပ်ငွေ၊ ချေးငွေ၊ ဝန်ဆောင်မှု တိုးတက်ရေး ဘဏ္ဍာအလိုက် တာဝန်ပေးဆောင်ရွက်ရန်၊

(၄)

အရည်အသွေး ပြည့်ဝခိုင်မာသော ချေးငွေများ ထုတ်ချေးနိုင်ရန် သတ်မှတ်ထားသော မူဝါဒ ညွှန်ကြားချက်များနှင့်အညီ စီမံခန့်ခွဲခြင်း၊ ဆုံးရှုံးနိုင်ခြေများ အကဲဖြတ် သုံးသပ်ခြင်းများဖြင့် စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊

(၅)

NPL လျော့နည်းကျဆင်းရေးကို အချိန်ကာလ သတ်မှတ်၍ အောင်မြင်အောင် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(၆)

မိမိတို့၏ ဘဏ်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီ အောင် အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊

(၇)

နိုင်ငံတော်၏ မူဝါဒများမှ မသွေဖည်ဘဲ နိုင်ငံအကျိုးစီးပွားအတွက် အထောက်အကူဖြစ်စေရေး ရည်မှန်းချက်ဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းဌာနမှ ကြိုးပမ်းဆောင်ရွက်သွားရန်၊

(၈)

Core Banking System အတွက် သစ်လွင်သော နည်းပညာနှင့်စက်မှုပစ္စည်းများကို တိုးချဲ့တပ်ဆင်ရန် နှင့် Disaster Recovery Data Center ကိုလည်း အပြည့်အဝ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး စီမံ ဆောင်ရွက်သွားရန်၊



(၉)

Card စနစ်, Mobile Banking, Internet Banking, GTB Pay, GTB Agent စသော Digital Banking ဝန်ဆောင်မှုများအပြင် စတိုးဆိုင်များ၊ Supermarket များ၊ စားသောက်ဆိုင်များတွင် ပေးချေခြင်းအတွက် (Merchant Acquiring) ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ကျွမ်းကျင်ဝန်ထမ်းများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်သွားရန်၊

(၁၀)

ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံရှိ မိသားစုဝင်များသို့ ငွေလွှဲပို့ရာတွင် အဆင်ပြေစေရန်အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊

(၁၁)

ဘဏ်၏ အကျိုးအမြတ်ရရှိရေးအတွက် ချေးငွေအခြေမခံသောဝင်ငွေ Non-Interest Income ရရှိအောင် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော အာမခံလုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန်၊

(၁၂)

ဘဏ်ဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရေးအတွက် လေ့ကျင့်သင်ကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသကဲ့သို့ လုပ်ငန်းခွင် ပျော်ရွှင်စေရေးအတွက် ဝန်ထမ်းသက်သာချောင်ချိရေး တိုးချဲ့ ဆောင်ရွက်ပေးရန်၊

(၁၃)

ရည်မှန်းချက် (၄) ရပ်ဖြင့် ဖွဲ့စည်းထားသော “ရတနာနလုံးသား လူမှုရေးအကျိုးပြုအဖွဲ့” ၏ ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ထောက်ပံ့ပေးရန်နှင့် CSR လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်၊

(၁၄)

ဘဏ်ဝန်ထမ်းများကို အရည်အသွေးမြှင့်တင်ပြီး IT နည်းပညာကို ထိရောက်စွာ အသုံးပြုခြင်း၊ Agent Banking ဆောင်ရွက်ခြင်းတို့ဖြင့် ပိုမိုကျစ်လျစ်သော ဘဏ်ခွဲများအဖြစ် ဆောင်ရွက် သွားရန်၊

နိဂုံး

၄၇။ ကမ္ဘာ့ရတနာဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)သည် နောင်လာလတ္တံ့သော နှစ်များတွင်လည်း ဘဏ်နှင့်ဆက်သွယ်သူ Customer များ၊ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားအတွက် အဘက်ဘက်မှ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖော်ပြလျက် ဤအစီရင်ခံစာကို နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကြီးမှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

(ဒါရိုက်တာအဖွဲ့)
၂၀၂၄ခုနှစ်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်



GTB ဘဏ်၏ သဒ္ဓါတရားထက်သန်စွာ ခဉ်ဆက်မပြတ် လှူဒါန်းထားရှိမှု မှတ်တမ်းပုံရိပ်များ

ဘဏ်မွေးနေ့အထိမ်းအမှတ်
အလှူတော်ငွေ ဆက်ကပ်လှူဒါန်းမှု



ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု (ကမ္ဘာအေး)



ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု (ပဲခူး)



ကမာရွပ်ရဟိတဘုန်းတော်ကြီးကျောင်းအတွက်
လှူဒါန်းမှု



ဘဏ်မွေးနေ့ထမနဲလှူဒါန်းမှု



အနာဂတ်ကုသိုလ်ဖြစ်ဆေးခန်းအား ထောက်ပံ့လှူဒါန်းမှု





ဘဏ်ဝန်ထမ်းများအတွက် Training and Development ဆိုင်ရာ ဆောင်ရွက်ချက်များ





ကမ္ဘာ့ရတနာဘဏ်(အများပိုင်ကုမ္ပဏီလီမိတက်)
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသောနှစ်အတွက်
ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာ

ဒါရိုက်တာအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၌ ကုန်ဆုံးသောနှစ်အတွက် အစီရင်ခံစာကို စာရင်းစစ်ဆေးပြီးသော ကမ္ဘာ့ရတနာဘဏ် (အများပိုင်ကုမ္ပဏီလီမိတက်)၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်အတူ တင်ပြအပ်ပါသည်။ -

- (က) အစီရင်ခံစာပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ရှိသော ဘဏ်၏ဘဏ္ဍာရေးအခြေအနေနှင့် ၎င်းနေ့ရက်တွင် ကုန်ဆုံးသောနှစ်အတွက် ဘဏ်၏ ရှယ်ယာနှင့် ငွေသားစီးဆင်းမှုများတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများနှင့် ဘဏ္ဍာရေးလုပ်ဆောင်ချက်တို့ကို မှန်ကန် မျှတစွာ သုံးသပ်ရေးဆွဲထားသည်။
- (ခ) စာရင်းစာအုပ်များကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ၏ ပုဒ်မ ၂၅၈ နှင့်အညီ ထိန်းသိမ်းထားရှိသည်။
- (ဂ) ဤအစီရင်ခံစာရေးသည့်နေ့၌ ဘဏ်အနေဖြင့် အကြွေးများကို ပေးချေရန် ရက်စွဲသောအခါ ပေးချေနိုင်စွမ်းရှိသည်ဟု ယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းများရှိသဖြင့် ဒါရိုက်တာဘုတ်အဖွဲ့သည် ဤဘဏ္ဍာရေးအစီရင်ခံစာများကို ထုတ်ပြန်ရန် ခွင့်ပြုလိုက်ပြီးဖြစ်သည်။
- (ဃ) ဤအစီရင်ခံစာတင်ပြပါကာလတွင် ဒါရိုက်တာရာထူးရှိသူများမှာ အစီရင်ခံစာပါ (၁၄) ဦးသာဖြစ်၍ ၎င်းတို့အကျိုးစီးပွားပါရှိသော်လည်း ယခင်ဘဏ္ဍာရေးနှစ်ကာလအကုန်မှစတင်၍ မည်သည့် ဒါရိုက်တာတစ်ဦးတစ်ယောက်မှ ဘဏ်နှင့် ပြုလုပ်သော ပဋိညာဉ် သို့မဟုတ် သက်ဆိုင်ရာကော်ပိုရေးရှင်းနှင့် ဒါရိုက်တာတို့ ပြုလုပ်သော ပဋိညာဉ် သို့မဟုတ် ၎င်း၏အဖွဲ့ဝင်ဖြစ်သော ကုမ္ပဏီနှင့် ပြုလုပ်သော ပဋိညာဉ် သို့မဟုတ် ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ဤအစီရင်ခံစာတွင် မြွက်ဟဖော်ပြထားသည်မှအပ ကြီးမားသောဘဏ္ဍာရေး အကျိုးစီးပွားများ ပါဝင်သော ကုမ္ပဏီနှင့် ချုပ်ဆိုထားသော ပဋိညာဉ်ကြောင့် အကျိုးခံစားခွင့်တစ်ရပ်ကို လက်ခံရရှိခဲ့ခြင်းသော်လည်းကောင်း လက်ခံရရှိပိုင်ခွင့်သော်လည်းကောင်း မရှိပါ။
- (င) ဤနှစ်အတွင်း ဘဏ်၏မည်သည့်လုပ်ငန်းများကိုမှ ရပ်နားခြင်းမရှိ လည်ပတ်လျက်ရှိပါသည်။
- (စ) ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်အရ လွန်ခဲ့သောဘဏ္ဍာရေးနှစ်တွင် ဘဏ်၏လုပ်ငန်းများမှ ရလဒ်များအပေါ် ဤအစီရင်ခံစာတွင် မြွက်ဟပြောကြားထားသည့် ခြွင်းချက်ပစ္စည်းအမယ်များနှင့် ထူးခြားသော ပစ္စည်းအမယ်များမှအပ ကြီးမားပြီး အစဉ်အလာမဟုတ်သော သဘောသဘာဝရှိသည့်ဖြစ်ရပ် သို့မဟုတ် လုပ်ဆောင်ချက် သို့မဟုတ် မည်သည့်ပစ္စည်းအမယ်ကမှ အကျိုးသက်ရောက်ခဲ့မှုမရှိပါ။



- (ဆ) ဘဏ်အနေဖြင့် အစီရင်ခံစာတွင် ဖော်ပြထားသည့်အမြတ် သို့မဟုတ် အရှုံးမှအပ ဤဘဏ္ဍာရေးနှစ်အတွင်းတွင် တခြားမည်သည့်အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုမျှရှိသည်ဟု မသိရှိရပါ။
- (ဇ) ဤနှစ်အတွင်းဘဏ်သည် မည်သည့်အမြတ်ဝေစုကိုမှ ခွဲဝေပေးခဲ့ခြင်းမရှိပါ။
- (ဈ) ဘဏ္ဍာရေးနှစ်အတွင်း
- (၁) ဘဏ်ရှိ ထုတ်မပေးသော ရှယ်ယာများကို မည်သူ့ကိုမှ ရွေးချယ်ခွင့်ကို မပေးခဲ့ပါ။
 - (၂) ရွေးချယ်ခွင့်ကို ကျင့်သုံးလျက် ဘဏ်၏ထုတ်မပေးသော ရှယ်ယာများကို မည်သူ့ကိုမှ ထုတ်မပေးခဲ့ပါ။
- ဘဏ္ဍာရေးနှစ်အကုန်၌ ရွေးချယ်ခွင့်အရ ဘဏ်၏ထုတ်မပေးသော ရှယ်ယာများဟူ၍ မရှိခဲ့ပါ။
- (ည) ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ဘဏ္ဍာရေးနှစ်အကုန်တွင်
- (၁) ဘဏ်၏ရန်ပုံငွေ (ပိုင်ဆိုင်ပစ္စည်းများ)အပေါ် တောင်းခံသောအခကြေးငွေများသည် တခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပေးရန်တာဝန်များကို သက်ရောက်မှုမရှိခဲ့ပါ။
 - (၂) ဘဏ္ဍာရေးနှစ်အကုန်၌ ဘဏ်အနေဖြင့် နောင်အခါတွင် ပေါ်ပေါက်လာနိုင်သော ပေးရန်တာဝန်များ မရှိပါ။
 - (၃) ဒါရိုက်တာများ၏ အထင်အမြင်၌ ပေးရန်တာဝန်များကို ဘဏ်မှ အချိန်စေ့ရောက်ချိန်၌ ပေးနိုင်စွမ်းကို ထိခိုက်စေမည့် သို့မဟုတ် ကြီးမားစွာ အကျိုးသက်ရောက်စေမည့် ဤဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး (၁၂)လတာ ကာလအတွင်းတွင် ပေးရန်တာဝန် သို့မဟုတ် နောင်အခါ ပေါ်ပေါက်လာနိုင်သော ပေးရန်တာဝန်ဟူ၍ မရှိပါ။

ဒါရိုက်တာအဖွဲ့ကိုယ်စား

ဒေါ်သွယ်သွယ်နိုင်
ဒါရိုက်တာ

ဦးမြတ်ထွန်းကျော်
ဒါရိုက်တာ

ဦးကိုကိုအောင်
ဒါရိုက်တာ/အမှုဆောင်အရာရှိချုပ်



Independent Auditors' Report

To the members of the Global Treasure Bank Public Company Limited

Report on the audit of the financial statements

Qualified opinion

We have audited the financial statements of **Global Treasure Bank Public Company Limited** (**“the Bank”**), which comprise the statement of financial position as at 31 March 2024, the statement of comprehensive income, statement of changes in equity and statement of cash flows for the year then ended, and a summary of significant accounting policies and other explanatory information, as set out on pages FS 9 to FS 39.

In our opinion, except for the matters stated in the preceding paragraph, “Basis for Qualified opinion” the accompanying financial statements are properly drawn up in accordance with the provisions of the Myanmar Companies Law and Myanmar Financial Reporting Standards (MFRSs) so as to give a true and fair view of the financial position of the Bank as at 31 March 2024 and of the financial performance, changes in equity and cash flows of the Bank for the year ended on that date.

Basis for qualified opinion

We conducted our audit in accordance with Myanmar Standards on Auditing (MSAs). Our responsibilities under those standards are further described in the *‘Auditors’ responsibilities for the audit of the financial statement’* section of our report. We are independent of the Bank in accordance with the ethical requirements that are relevant to our audit of the financial statements in Myanmar, and we have fulfilled our other ethical responsibilities in accordance with these requirements. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.



It is observed that;

- (i) The over provision for income tax in the previous year (MMK 288.931 million) was adjusted under the 'Miscellaneous income' account during reconciliation. This has resulted in an overstatement of the actual profit, making the reported profit higher than it truly is. [Letter to management paragraph 21.0]
- (ii) Non-performing loan (NPL) balances as at 31 March 2024 as per report to the Central Bank of Myanmar is MMK 202,743 million (38% of Total Loan and Overdrafts) which include NPL-loss of MMK 200,237 million and doubtful of MMK 2,416 million. Although the specific provision amount calculated based on the forced sale value submitted by the responsible officer should be MMK 4,771.20 million, it was found that as of March 31, 2024, the specific provision made by the Global Treasure Bank was only MMK 4,368.53 million. It is required to review each NPL, for recovery and if require, to provide specific provision for possible loss. [Letter to management paragraph 5.6]
- (iii) As also mentioned in "the Report of the Independent Auditor" for FY 2022/2023, in respect of interest income on NPL and accrued income receivables for NPL, interest of MMK 1,990 million for NPL (21) Nos is recognized as interest income in FY 2023/2024, which is not in line with CBM's instruction 17/2017 and no provision for impairment loss on accrued interest receivable [Letter to management paragraph 5.4 & 5.5]



Other information

Management is responsible for the other information. The other information comprises the Directors' statement, but does not include the financial statements and the auditor's report thereon. Our opinion on the financial statements does not cover the other information and we do not express any form of assurance conclusion thereon.

Responsibilities of management and directors for the financial statements

Management is responsible for the preparation of financial statement that give a true and fair view in accordance with the provisions of the Myanmar Companies Law and MFRSs, and for devising and maintaining a system of internal accounting controls sufficient to provide a reasonable assurance that assets are safeguarded against loss from unauthorized use or disposition; and transactions are properly authorized and that they are recorded as necessary to permit the preparation of true & fair financial statements and to maintain accountability of assets.

In preparing the financial statements, management is responsible for assessing the Bank's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Bank or to cease operations, or has no realistic alternative but to do so.

The directors' responsibilities include overseeing the Bank's financial reporting process.

Auditors' responsibilities for the audit of the financial statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditors' report that includes our opinion. Reasonable assurance is a high level of assurance, but is not guarantee that an audit conducted in accordance with MSAs will always detect a material misstatement when it exists. Misstatement can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decision of users taken on the basis of these financial statements.



As part of an audit in accordance with MSAs, we exercise professional judgment and maintain professional skepticism throughout the audit.

We communicate with the directors regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal controls that we identify during our audit.

Report on other legal and regulatory requirements


In accordance with the Myanmar Companies Law (2017), we report that;

- (i) we have obtained all the information and explanations we have required and
- (ii) the books and records have been maintained by the Bank as required by Section 258 of the Myanmar Companies Law.

In accordance with Section 89(a) of the Financial Institutions Law 2016, we report that subject to our letter to the management, in our opinion the financial statements of the Bank are properly and fairly drawn up, they present fairly the operation of the Bank and information obtained from the officers and representatives of the Bank are satisfactory.

Other matter

The financial statements for FY 2022/2023 (period ended March 31, 2023) were audited by U Maung Maung Aung, U Hla Tun & Associates Limited, and issued qualified audit opinion.



30.8.2024

Daw Khaine Yee Mon
B.Com, CPA. ACCA
Certified Public Accountant
C P A Registration No 939





ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)

(Incorporated in the Republic of the Union of Myanmar)

၃၁ မတ် ၂၀၂၄ ကုန်ဆုံးသောနေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

	မှတ်စု	၃၁-၃-၂၀၂၄ မြန်မာကျပ်	၃၁-၃-၂၀၂၃ မြန်မာကျပ်
ရပိုင်ခွင့်များ			
ငွေနှင့်ငွေသား နှင့် ညီမျှသောလက်ကျန်များ	၇	၁၁၆,၅၅၄,၀၁၃,၃၇၁	၁၃၁,၅၅၃,၂၈၉,၅၆၁
ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများ	၈	၅၂၉,၆၄၁,၅၅၁,၂၇၈	၅၅၀,၆၃၆,၅၃၉,၃၇၈
ရင်းနှီးမြှုပ်နှံမှုများ	၉	၁၀၁,၅၇၇,၃၀၂,၅၇၄	၁၀၁,၅၇၇,၃၀၂,၅၇၄
အခြား ပိုင်ဆိုင်မှု	၁၀	၅၁,၉၉၅,၄၄၆,၁၇၇	၆၅,၇၇၀,၉၂၂,၆၉၄
ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ချက်ဖြင့်ပိုင်ဆောင်ထားသော အိမ်ခြံမြေ		၆၉၆,၆၀၆,၂၅၀	၇၀၆,၅၈၁,၂၅၀
မြေနှင့်အဆောက်အဦအသုံးပြုခွင့်		၁,၀၆၀,၂၄၀	၃,၁၈၀,၇၁၆
ဘဏ်အချင်းချင်းချေးငွေ		၁,၀၀၀,၀၀၀,၀၀၀	
ပုံသေပိုင်ပစ္စည်းများ	၁၁	၆၁,၀၆၀,၆၃၄,၅၇၄	၆၅,၃၉၃,၈၇၈,၈၀၆
လုပ်ငန်းဆောင်ရွက်ဆဲ ပိုင်ဆိုင်မှုနှင့် ပစ္စည်းများ			၁,၂၂၃,၄၁၀,၀၀၀
ထိတွေ့ကိုင်တွယ်၍ မရသောပစ္စည်း	၁၂	၂,၈၉၁,၇၀၉,၈၀၇	၂,၉၈၅,၃၈၁,၆၆၃
စုစုပေါင်းရပိုင်ခွင့်များ		၈၆၅,၄၁၈,၃၂၄,၂၇၀	၉၁၉,၈၅၀,၄၈၆,၆၄၂
ပေးရန်ရှိသူများ			
စုစုပေါင်းအပ်ငွေများ	၁၃	၅၈၈,၉၅၅,၈၀၅,၇၉၆	၆၃၀,၃၉၁,၂၆၅,၉၂၅
ချေးယူငွေများ	၁၄	၈၉,၃၀၀,၄၀၀,၀၀၀	၁၀၁,၁၃၃,၀၀၀,၀၀၀
အခြားပေးရန်ရှိသူနှင့် လျာထားပေးရန်တာဝန်များ	၁၅	၇၄,၄၈၁,၅၆၂,၂၅၆	၇၅,၆၇၃,၆၀၇,၀၇၁
စုစုပေါင်း ပေးရန်ရှိသူများ		၇၅၂,၇၃၇,၇၆၈,၀၅၂	၈၀၇,၁၉၇,၈၇၂,၉၉၆
အစုရှင်များ၏ပိုင်ဆိုင်ခွင့်			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၁၆	၆၂,၄၃၆,၅၀၀,၀၀၀	၆၂,၄၃၆,၅၀၀,၀၀၀
ရှယ်ယာပရိမိယံ		၆,၇၄၂,၂၅၀,၀၀၀	၆,၇၄၂,၂၅၀,၀၀၀
ရန်ပုံငွေများ	၁၇	၃၉,၃၄၁,၅၈၄,၂၇၄	၃၉,၁၆၇,၅၁၇,၈၄၇
အမြတ်လက်ကျန်		၄,၁၆၀,၂၂၁,၉၄၄	၄,၃၀၆,၃၄၅,၇၉၉
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်		၁၁၂,၆၈၀,၅၅၆,၂၁၈	၁၁၂,၆၄၂,၆၁၃,၆၄၆
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ		၈၆၅,၄၁၈,၃၂၄,၂၇၀	၉၁၉,၈၅၀,၄၈၆,၆၄၂

ဘဏ္ဍာရေးရှင်းတမ်းများအတွက် မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများမှ အတည်ပြုချက်

ဒေါ်သွယ်သွယ်နိုင်
ဒါရိုက်တာ

ဦးမြတ်ထွန်းကျော်
ဒါရိုက်တာ

ဦးကိုကိုအောင်
အမှုဆောင်အရာရှိချုပ်



ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)

(Incorporated in the Republic of the Union of Myanmar)

၃၁ မတ် ၂၀၂၄ ကုန်ဆုံးသော ဘဏ္ဍာနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	Notes	၃၁-၃-၂၀၂၄ (မြန်မာကျပ်)	၃၁-၃-၂၀၂၃ (မြန်မာကျပ်)
အတိုးဝင်ငွေ	၁၈	၅၈,၃၀၀,၀၈၅,၃၆၁	၄၈,၃၆၄,၃၆၈,၉၁၆
အတိုးစရိတ်	၁၉	(၅၃,၆၅၆,၆၆၃,၀၀၀)	(၄၈,၂၈၀,၂၄၃,၂၃၆)
အသားတင် အတိုးဝင်ငွေ		၄,၆၄၃,၄၂၂,၃၆၁	၈,၀၈၄,၁၂၅,၆၈၀
ကော်မရှင်ဝင်ငွေနှင့် အခကြေးငွေ	၂၀	၁၈,၁၇၆,၅၆၇,၀၅၇	၂၀,၃၀၀,၁၀၂,၆၉၁
အခြားဝင်ငွေ	၂၁	၅၅၇,၅၃၂,၉၇၁	၅၂၉,၅၆၆,၁၂၀
စုစုပေါင်းဝင်ငွေ		၂၃,၃၇၇,၅၂၂,၃၈၉	၂၅,၆၇၆,၈၂၄,၄၉၇
ဝန်ထမ်းရေးရာစရိတ်	၂၂	(၁၁,၂၆၃,၀၅၂,၀၅၂)	(၁၂,၆၉၀,၆၇၇,၂၀၆)
ငှားရမ်းခစရိတ်		(၃၁၄,၄၈၆,၈၁၃)	(၃၆၂,၅၉၇,၇၇၅)
အထွေထွေနှင့် စီမံခန့်ခွဲရေးကုန်ကျစရိတ်	၂၃	(၄,၆၄၀,၈၀၄,၉၁၁)	(၅,၁၈၁,၃၅၆,၀၅၆)
တန်ဖိုးလျော့ခြင်းများ		(၂,၉၉၂,၂၉၄,၄၆၅)	(၃,၁၃၉,၇၆၁,၄၂၀)
အခြား အသုံးစရိတ်	၂၄	(၅,၁၂၆,၅၀၁,၂၇၅)	(၃,၅၉၆,၆၀၂,၇၉၇)
မြေနှင့်အဆောက်အဦးအသုံးပြုခွင့်အတွက် အတိုးစရိတ်		-	(၄၇၂,၅၂၆)
အာမခံတန်ဖိုးလျော့နည်းသော ချေးငွေများ အတွက် လျာထားချက်		-	(၅၀၀,၀၀၀,၀၀၀)
စုစုပေါင်း ကုန်ကျစရိတ်		(၂၄,၃၃၇,၁၃၉,၅၁၆)	(၂၅,၄၇၁,၄၆၇,၇၈၀)
အရင်းအနှီးအမြတ်		၁,၁၄၀,၃၈၂,၈၇၃	၄၉၆,၅၃၀,၈၁၂
အခွန်မလျာထားမှီ အမြတ်/(အရှုံး)		၂၃,၃၃၇,၅၂၂,၃၈၉	၇၀၁,၈၈၇,၅၄၃
ဝင်ငွေခွန်စရိတ်	၂၅	(၅၀,၈၈၆,၉၉၅)	(၄၅,၁၇၈,၄၇၆)
အခွန်လျာထားပြီးအသားတင်အမြတ်		၁၈၀,၄၈၇,၅၂၇	၆၅၆,၇၀၉,၀၆၇
အခြားသောဝင်ငွေအလုံးစုံ		-	-
နှစ်အတွင်းစုစုပေါင်းဝင်ငွေအလုံးစုံ		၁၈၀,၄၈၇,၅၂၇	၆၅၆,၇၀၉,၀၆၇

ဒေါ်သွယ်သွယ်နိုင်
ဒါရိုက်တာ

ဦးမြတ်ထွန်းကျော်
ဒါရိုက်တာ

ဦးကိုကိုအောင်
အမှုဆောင်အရာရှိချုပ်



ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)
(Incorporated in the Republic of the Union of Myanmar)
၃၁ မတ် ၂၀၂၄ ကုန်ဆုံးသော ဘဏ္ဍာနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၃၁-၃-၂၀၂၄ မြန်မာကျပ်	၃၁-၃-၂၀၂၃ မြန်မာကျပ်
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အခွန်မလျာထားမီအသားတင်အမြတ်/(အရှုံး)	၂၃၁,၃၀၄,၅၂၂	၇၀၁,၈၈၇,၅၄၃
စာရင်းညှိနှိုင်းချက်များ		
- ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့	၂,၉၈၀,၁၀၇,၈၁၅	၃,၁၃၉,၇၆၁,၄၂၀
- အမြတ်လက်ကျန် ညှိနှိုင်းချက်	(၁၈၁,၄၃၇,၀၀၀)	၃၃,၀၀၁,၅၃၀
- ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းမှ အရှုံး/အမြတ်	(၁,၃၂၃,၂၄၆,၂၇၇)	(၅၅၁,၇၀၀,၉၂၄)
- ပုံသေပိုင်ပစ္စည်းစာရင်း ညှိနှိုင်းချက်	၄,၈၁၁,၉၆၁,၉၁၄	၂၉၆,၀၆၈,၂၈၃
- ပုံသေပိုင်ပစ္စည်း စာရင်းပယ်ဖျက်မှု	၁၈၃,၁၇၃,၈၄၁	၂၂၉,၁၂၁,၅၀၃
- ရန်ပုံငွေ ညှိနှိုင်းချက်	၂၈,၉၆၂,၀၄၅	၁,၀၁၈,၇၈၂,၉၉၃
လက်ငင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန်များပြောင်းလဲမှုမတိုင်ခင်လုပ်ငန်းအမြတ်/(အရှုံး)	၆,၇၃၀,၈၂၆,၈၆၀	၄,၈၆၆,၉၂၂,၃၄၈
လည်ပတ်နေသောပိုင်ဆိုင်မှုများနှင့် ပေးရန်တာဝန် ပြောင်းလဲမှုများ		
- ချေးငွေလက်ကျန်	၂၀,၉၉၄,၉၈၈,၁၀၀	၃၂,၆၁၀,၄၆၁,၇၃၉
- အခြားပိုင်ဆိုင်မှုများ	၁၂,၇၈၇,၅၉၆,၉၉၃	(၅,၀၄၆,၅၁၉,၄၉၅)
- အပ်ငွေစာရင်း	(၄၁,၄၈၆,၃၄၇,၁၂၄)	(၁၆,၆၃၆,၂၄၁)
- ချေးယူငွေများ	(၁၁,၈၃၂,၆၀၀,၀၀၀)	(၁,၈၆၇,၀၀၀,၀၀၀)
- အခြားပေးရန်တာဝန်များ	(၁,၁၉၂,၀၄၄,၈၁၄)	(၁,၅၁၀,၂၀၄,၇၂၆)
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ	(၁၃,၉၉၇,၅၇၉,၉၈၄)	၂၉,၀၃၇,၀၂၃,၆၂၅
ဝင်ငွေခွန်ပေးဆောင်မှု	(၁၀,၀၀၀,၀၀၀)	(၃၅,၉၉၆,၇၀၉)
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင် ငွေသားစီးဝင်မှု/ (အသုံးပြုမှု)	(၁၄,၀၀၇,၅၇၉,၉၈၄)	၂၉,၀၀၁,၀၂၆,၉၁၆
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု		
ပုံသေပိုင်ပစ္စည်းများဝယ်ယူခြင်း	(၆,၄၄၂,၁၈၀,၂၀၆)	(၃,၁၈၂,၂၇၇,၅၀၃)
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းအတွက် ကုန်ကျငွေ	၉,၉၇၅,၀၀၀	(၄၂,၇၀၆,၆၅၀)
ဆောက်လုပ်ဆဲ	၁,၂၂၃,၄၁၀,၀၀၀	၇၅၀,၀၇၂,၄၈၇
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှဝင်ငွေ	၄,၂၁၇,၀၉၉,၀၀၀	၁,၇၈၃,၁၆၄,၀၀၀
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားစီးဆင်းမှု	(၉၉၁,၆၉၆,၂၀၆)	(၆၉၁,၇၄၇,၆၆၆)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
ရင်းနှီးငွေထုတ်ပေးငွေ	-	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင် ငွေသားစီးဝင်မှု/ (အသုံးပြုမှု)	-	-
ငွေသားအသားတင် အတိုး/(အလျော့)	(၁၄,၉၉၉,၂၇၆,၁၉၀)	၂၈,၃၀၉,၂၇၉,၂၅၀
စာရင်းဖွင့်ငွေနှင့် ဘဏ်လက်ကျန်	၁၃၁,၅၅၃,၂၈၉,၅၆၁	၁၀၃,၂၄၄,၀၁၀,၃၁၁
စာရင်းပိတ်ငွေနှင့် ဘဏ်လက်ကျန်	၁၁၆,၅၅၄,၀၁၃,၃၇၁	၁၃၁,၅၅၃,၂၈၉,၅၆၁



ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)

(Incorporated in the Republic of the Union of Myanmar)

၃၁ မတ် ၂၀၂၄ ကုန်ဆုံးသော ဘဏ္ဍာနှစ်အတွက် ရှယ်ယာရှင်များ ပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

	ရင်းနှီးငွေ	ရှယ်ယာပရိမီယံ	ရန်ပုံငွေများ	အမြတ်လက်ကျန်	(မြန်မာကျပ်) စုစုပေါင်း
၁.၄.၂၀၂၂ ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၆၂,၄၃၆,၅၀၀,၀၀၀	၆,၇၄၂,၂၅၀,၀၀၀	၃၇,၈၈၄,၅၅၇,၅၈၈	၄,၀၇၅,၈၁၂,၄၆၈	၁၁၁,၁၃၉,၁၂၀,၀၅၆
နှစ်အတွင်းပြောင်းလဲမှုများ					
နှစ်အတွင်းစာရင်းညှိနှိုင်းချက်				၃၃,၈၀၁,၅၃၀	၃၃,၈၀၁,၅၃၀
နှစ်အတွင်း စုစုပေါင်းဝင်ငွေအလုံးစုံ				၆၅၆,၇၀၉,၀၆၇	၆၅၆,၇၀၉,၀၆၇
ဝင်ငွေခွန်အတွက်လျာထားချက်				-၁၉၅,၀၀၀,၀၀၀	-၁၉၅,၀၀၀,၀၀၀
ရန်ပုံငွေသို့ပြောင်း			၁၂၈၂,၉၆၀,၂၅၉	-၂၆၄,၁၇၇,၂၆၆	၁,၀၁၈,၇၈၂,၉၉၃
၃၁.၃.၂၀၂၃ ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၆၂,၄၃၆,၅၀၀,၀၀၀	၆,၇၄၂,၂၅၀,၀၀၀	၃၉,၁၆၇,၅၁၇,၈၄၇	၄,၃၀၆,၃၄၅,၇၉၉	၁၁၂,၆၅၂,၆၁၃,၆၄၆
၁.၄.၂၀၂၃ ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၆၂,၄၃၆,၅၀၀,၀၀၀	၆,၇၄၂,၂၅၀,၀၀၀	၃၉,၁၆၇,၅၁၇,၈၄၇	၄,၃၀၆,၃၄၅,၇၉၉	၁၁၂,၆၅၂,၆၁၃,၆၄၆
နှစ်အတွင်းပြောင်းလဲမှုများ					
နှစ်အတွင်းစာရင်းညှိနှိုင်းချက်			၂၈,၉၆၂,၀၄၅	-၁၈၁,၄၃၇,၀၀၀	-၁၅၂,၄၇၄,၉၅၅
နှစ်အတွင်း စုစုပေါင်းဝင်ငွေအလုံးစုံ				၂၃၁,၃၀၄,၅၂၂	၂၃၁,၃၀၄,၅၂၂
ဝင်ငွေခွန်အတွက်လျာထားချက်				-၅၀,၈၈၆,၉၉၅	-၅၀,၈၈၆,၉၉၅
ရန်ပုံငွေသို့ပြောင်း			၁၄၅,၁၀၄,၃၈၂	-၁၄၅,၁၀၄,၃၈၂	
၃၁.၃.၂၀၂၄ ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၆၂,၄၃၆,၅၀၀,၀၀၀	၆,၇၄၂,၂၅၀,၀၀၀	၃၉,၃၄၁,၅၈၄,၂၇၄	၄,၁၆၀,၂၂၁,၉၄၄	၁၁၂,၆၈၀,၅၅၆,၂၁၈

ဒေါ်သွယ်သွယ်နိုင်
ဒါရိုက်တာ

ဦးမြတ်ထွန်းကျော်
ဒါရိုက်တာ

ဦးကိုကိုအောင်
အမှုဆောင်အရာရှိချုပ်



Global Treasure Bank
(PUBLIC COMPANY LIMITED)

No. (653/699), Merchant Street,
Pabedan Township, Yangon, Myanmar.
CEO Off: Ph: 951 375607, 375528(ADM)

International Banking Ph : 951 377385, 377132(PR)
Fax : 377384, Email : globaltreasurebank@gmail.com,

Website : www.gtbmm.com
Swift Address : MLFBMMMY

“Your Dream Your Success, Global Treasure Bank”



ကမ္ဘာ့ရတနာဘဏ်

(အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်)

(၂၉)ကြိမ်မြောက်

နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးသို့
တင်သွင်းသည့် ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်

“သင့်ရည်မှန်းချက်အောင်မြင်ရေး၊ GTB မှ ဖြည့်ဆည်းပေး”